

## PEACE Info (August 1, 2022)

- Over 80 Myanmar Junta Troops Reportedly Killed in Karen State Clash
- KIA and Resistance Allies Kill At Least Five Myanmar Junta Troops
- Armed Groups Abduct Villagers In Northern Shan State
- The Myanmar People's Desire: Min Aung Hlaing Must Hang
- Myanmar Regime Soldiers Kill Teenager and Elderly Women in Sagaing
- Myanmar Junta Extends State of Emergency
- Myanmar junta extends state of emergency citing need for 'election prep'
- Myanmar regime leader vows to hold elections—and boost efforts to crush resistance
- SAC chair vows to implement ASEAN consensus in order of priority as Myanmar's situation improves this year
- ASEAN Foreign Ministers to Push for Tougher Action on Myanmar
- It's time for ASEAN to recognise the NUG
- China promises Myanmar responsible investment but copper mine clashes raise questions
- Myanmar Civilian Govt Warns Foreign Firms Investing Under Junta
- Myanmar's Civilian Foreign Minister Condemns World's Empty Words on Toppling Regime
- Should the Myanmar junta executions be considered 'war crimes'?
- Over 300 mln USD worth of narcotic drugs seized in Myanmar in 5 months
- စစ်အုပ်စုက တပတ်အတွင်း အကြမ်းဖက်ဖမ်းဆီး မီးရှို့သတ်ဖြတ်မှု ၇၆ မှုကျူးလွန်ဟု NUG ပြော
- ဇူလိုင် ၃၁ တရက်တည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက် ၉၀ ခန့်သေဆုံးဟု NUG ပြော
- ရေဦးမြို့နယ် တင်းတိမ်ရံကျေးရွာ ၄ ရက်ဆက်မီးရှို့ခံရ၊ နေအိမ်နှင့်ဈေးဆိုင်ခန်း ၃၀၀ ကျော်ဆုံးရှုံး
- မြင်းမူနယ်ရှိ ကျေးရွာ ၃ ရွာအား စစ်ကောင်စီတပ်မှ လှည့်ပတ်မီးရှို့နေ
- တိုက်ပွဲများ ဖြစ်နေသည့် ဝိုင်းမော်တွင် စစ်တပ်က ဧည့်စာရင်းစစ်
- စစ်ကောင်စီလက်နက်ကြီးကျည်ကြောင့် ဒီမောဆိုစစ်ရှောင် ၂ ဦး သေဆုံး
- ကယားပြည်နယ်မှာ အာဏာသိမ်း တစ်နှစ်ခွဲအတွင်း ဒေသခံ သုံးရာနီးပါး သေဆုံး
- ကျေးရွာ မဘာ၊ ပျူစောထီး၊ ပြည်သူ့စစ်များအား ရဲနှင့် စစ်တပ်ယူနီဖောင်းများပေးဝတ်ကာ လုံခြုံရေး ကင်းစောင့်ခိုင်း
- စစ်ကောင်စီတပ်နှင့် ကော်သူးလေတပ်မတော်တို့ တိုက်ပွဲဖြစ်ပွား၍ ဒေသခံ ၅၀၀ ကျော် ထိုင်းဘက်သို့ ထပ်မံစစ်ရှောင်ခိုလှုံနေရ
- ကျောက်တော်မြို့မှာ AA တပ်ဖွဲ့ဝင်နှစ်ဦးနဲ့ ဒေသခံတစ်ဦး ဖမ်းဆီးခံရ
- မာန်အောင်ကျွန်းမှာ ULA/AA နဲ့ ပတ်သက်သူတွေကို ဖမ်းဆီးဖို့ စစ်ကောင်စီတပ် ရှာဖွေနေ
- တွေ့ဆုံဆွေးနွေးရေးကို အဓိက ကိုင်စွဲ သွားမည်ဟု RCSS ပြော
- စစ်ဘေးဒုက္ခသည် ရှစ်သိန်းခြောက်သောင်းကျော်လာကြောင်း UN OCHA ပြော
- ရိုဟင်ဂျာတွေကို ပြန်လက်ခံဖို့ စစ်ကောင်စီ စီစဉ်
- အာဏာသိမ်း ၁၈ လ အတွင်း ပြည်သူ ၆၂၀၀ ကျော် ဖမ်းဆီးထားကြောင်း စစ်ကောင်စီဝန်ခံ
- ၁၈ လအတွင်း အကြိမ်ပေါင်း ၁၅,၀၀၀ ခန့် မိုင်းခွဲတိုက်ခိုက်မီးရှို့ခံရဟု အာဏာသိမ်းစစ်ခေါင်းဆောင် ပြော
- စစ်ကောင်စီက အာဏာသိမ်းကာလ ၆ လ ထပ်တိုး
- နိုင်ငံတည်ငြိမ်မှု မရှိ၍ အာဆီယံ ဘုံသဘောတူညီချက်အား အကောင်အထည်ဖော်ရန် အခက်အခဲ ရှိခဲ့ပြီး ယခုနှစ်၌ အခြေအနေ တိုးတက်လာသဖြင့် ဘုံသဘော တူညီချက်ထဲမှ ဦးစားပေး ဆောင်ရွက် နိုင်သည်များကို ဆောင်ရွက်မည်ဟု နစက ဥက္ကဋ္ဌ ပြောကြား
- မြန်မာကို ပိုမိုပြင်းထန်စွာ အရေးယူရန် ASEAN နိုင်ငံခြားရေးဝန်ကြီးများ တွန်းအားပေးမည်
- မြန်မာက ကွပ်မျက်မှုများဖြင့် တရုတ်ကို ပါးရိုက်လိုက်သည်

## Over 80 Myanmar Junta Troops Reportedly Killed in Karen State Clash

By NORA AUNG | 1 August 2022

More than 80 Myanmar regime soldiers were reportedly killed on Saturday in Karen State during clashes with Venom Commando, a local resistance group, as junta forces attempted a clearance operation in Shwe Aye Myaing Village near the strategic Ukayit Hta military outpost in Myawaddy Township.

Hundreds of Myanmar military troops from 44 Light Infantry Division (LID) clashed with Venom Commando fighters at 11am on Saturday morning, according to a Venom Commando press release.

One Venom Commando fighter said the village was like a “killing field”, with between 80 and 90 regime troops killed in the battle.

“So many were killed that I couldn’t count their bodies. They [regime forces] thought we had run out of ammunition, so they marched towards us and we just opened fire and killed them. It was like a killing field. There were between 80 and 90 bodies,” said the Venom Commando fighter. The Irrawaddy was unable to confirm the casualties independently.

Junta forces responded with heavy artillery strikes.

On Sunday morning, there was also intense fighting between 44 LID and Cobra Column, a local People’s Defense Force, and the Karen National Liberation Army (KNLA) at Thone Htat Kwe on the Myawaddy-Waw Lay road. The Myawaddy-Waw Lay road is vital for reinforcing and resupplying military outposts including Ukayit Hta.

Many junta troops were killed and wounded, according to Cobra Column, which said it suffered no casualties. The Irrawaddy was unable to verify casualties from both sides.

Venom Commando also attacked junta forces in the area with mines on July 27, claiming that a regime company commander and soldier were killed and many others injured.

Since June 26 Venom Commando, along with Cobra Column, the KNLA and fighters from the Karen National Defense Organization, has been attempting to capture the Ukayit Hta outpost near the border with Thailand.

But with the military regime having already lost outposts at Maw Khee and Thay Baw Boe in Karen State in May, junta forces have been defending Ukayit Hta with massive air and artillery strikes. The Myanmar military reportedly carried out 125 airstrikes from June 27 to July 1 as it defended the outpost, with some jets entering Thai air space, forcing the junta to apologise to the Thai government.

Small-scale clashes between regime forces and the resistance groups continued throughout July.

<https://www.irrawaddy.com/news/burma/over-80-myanmar-junta-troops-reportedly-killed-in-karen-state-clash.html>

## **KIA and Resistance Allies Kill At Least Five Myanmar Junta Troops**

By THE IRRAWADDY | 1 August 2022

At least five Myanmar junta soldiers were killed by the Kachin Independence Army (KIA) and its resistance allies in clashes and ambushes in Indaw Township, Sagaing Region, over the weekend.

On Sunday, at least three shootouts broke out in the north of the township when troops were attacked, according to Indaw Revolution (IR), the media wing of the Indaw People's Defense Force (PDF).

"Regime forces fled into villages when attacked," an IR member told The Irrawaddy on Monday.

He added that a resistance fighter suffered serious injuries and junta casualties are unknown.

On Saturday, the resistance forces used five landmines to attack the same group of troops on the Indaw-Banmauk highway.

In the ambush, five regime soldiers were confirmed killed and at least 10 others injured. The injured soldiers were transported to Indaw town in two ambulances, said IR.

Following the ambush, regime forces randomly attacked a village and reportedly arrested two civilians, IR said.

Indaw PDF urged people to avoid the highway due to ongoing clashes.

On Thursday afternoon, the KIA and Indaw PDF raided regime forces having a party at a karaoke bar in the township. A regime soldier was killed and another captured alive, said IR.

On Thursday the resistance ambushed two vehicles transporting regime troops from Mawlu police station to Indaw. A vehicle was damaged but the junta casualties are unknown.

<https://www.irrawaddy.com/news/burma/kia-and-resistance-allies-kill-at-least-five-myanmar-junta-troops.html>

---

## **Armed Groups Abduct Villagers In Northern Shan State**

By **SHAN** - July 31, 2022

Ethnic armed organisations have detained civilians accused of dealing in illegal drugs, with one of the incidents escalating into a shootout in Mongmit Township, northern Shan State.

According to a man from the township who spoke to SHAN on condition of anonymity, a man accused of being a drug dealer in Wan Fai was shot dead after he opened fire on Shan State Progress Party (SSPP) soldiers after they abducted four people and tried to seize him on the afternoon of 27 July.

In the morning, Ta'ang National Liberation Army (TNLA) soldiers had detained four people from Wan Bon Kan on suspicion of dealing drugs. The next day, the Ta'ang group grabbed six people from Wan Bon Kan and Wan Ohn.



TNLA and SSPP

"After the TNLA left, several SSPP soldiers came to the village," the source said.

Locals fear that the armed groups will accuse more villagers of drug trafficking and that there will be clashes between

the different groups, some of which have been fighting since the beginning of the month, forcing people in the township to flee their homes.

<https://english.shannews.org/archives/25237>

---

### **The Myanmar People's Desire: Min Aung Hlaing Must Hang**

By THE IRRAWADDY | 1 August 2022

Coup maker Min Aung Hlaing has perpetrated more harm against Myanmar and its people than anyone in the country's history.

He is guilty of crimes against humanity for the relentless extrajudicial killings, arbitrary arrests, torching of civilian properties and many other atrocities he has ordered since the coup last year, including the recent executions of four democracy activists.

For Myanmar's people, who have been languishing for more than one year now in the social, political and economic catastrophes caused by Min Aung Hlaing, justice will not prevail until he is hanged.

If a referendum was taken to gauge public opinion on the issue, executing the murderer-in-chief would undoubtedly earn a landslide YES vote from 99 percent of the country's more than 54 million people. We don't think the number of people in the pro-regime camp would be more than 2 percent.

For his crimes against the Myanmar people, every citizen deserves the right to seek justice against Min Aung Hlaing and he would be sentenced to hang millions of times.

No one observing from outside should feel uneasy about the people's determination. Please imagine yourself in Myanmar people's shoes a while to make sense of the suffering they endure every day under the regime.

Myanmar's wickedest man must be tried and hanged for the lives he has brutally taken, the families he has shattered and the country he has utterly devastated over the past 17 months.

Only when he has been executed will freedom, equality and justice flourish again in Myanmar.

In their ongoing “righteous war” against the country’s military regime, Myanmar people want only this: the judicial hanging of the junta chief Min Aung Hlaing.

That’s the people’s desire, and only the righteous will win.

<https://www.irrawaddy.com/opinion/editorial/the-myanmar-peoples-desire-min-aung-hlaing-must-hang.html>

---

### **Myanmar Regime Soldiers Kill Teenager and Elderly Women in Sagaing**

By THE IRRAWADDY | 1 August 2022

Myanmar junta troops have killed four civilians in Sagaing Region since July 17, including a teenage boy and two women in their late 80s, as well as seven resistance fighters during their raids on villages in Khin-U Township, while forcing over 10,000 locals to flee their homes.

Four columns of junta soldiers, including over 100 from Ye-U Township and 60 who were airlifted into Khin-U, have been raiding villages in the township since July 17.

Four locals, including a 13-year-old boy and two old women, and seven resistance fighters were killed in the raids, according to local People’s Defense Forces (PDF). The PDF fighters were not killed in battle, but were murdered in cold blood after being captured by military regime troops.

“Some victims were shot dead. Some victims wounded by gunshots were cut with a knife before being shot dead. Some were shot and put in the fire,” said a local resident.

Two resistance fighters were killed by junta troops when they went to Thawutthi Village to rescue villagers, believing that regime forces had already left the village.

A 13-year-old boy from Magyi Oak Village was wounded by regime gunfire. A local PDF leader drove him to a hospital but their vehicle encountered junta troops. The PDF leader was shot dead, while the boy was dragged from the vehicle and left in a ditch to die.

Junta troops fired mortars at fleeing villagers during their raid on Magyi Oak Village on July 26 knowing that they were civilians, said residents.

A villager said: “The first group [of junta soldiers] came in secretly. After they had surrounded the village, the second group opened fire. So the villagers who were fleeing were trapped. Then they fired mortar shells at us, even though they knew we were just villagers fleeing, before opening fire on us.”

The National League for Democracy’s Khin-U Township organizer Ko Aung Naing Win, 35, was burned alive in a silo in Shin Min Dwe Village, while an 89-year-old woman who was too old to flee was burned alive in her house in Letpan Hla Village.

On Saturday, junta troops fired artillery at Inn Pat Village in Khin-U from 8am to 4pm. An 86-year-old woman was killed in an artillery strike and two others, including an 85-year-old woman, were injured.

A Khin-U resident told The Irrawaddy on Sunday: “They fired artillery almost the whole day from the south-west of Inn Pat Village. The attack was more intense after 2pm when they [junta troops] searched the village with drones and fired shells. An old woman was hit in the head by shrapnel and her brains came out. The two others sustained minor injuries.”

Five houses were damaged by artillery strikes, he added. Regime troops belonging to Division 33 of the Northwestern Command and their affiliates committed the killings and arson attacks, according to locals. The troops raided villages in the southeast and northeast of Khin-U and around half of the soldiers reportedly remain in Khin-U Town.

<https://www.irrawaddy.com/news/burma/myanmar-regime-soldiers-kill-teenager-and-elderly-women-in-sagaing.html>

---

## **Myanmar Junta Extends State of Emergency**

By AFP | 1 August 2022

YANGON—Myanmar’s military government has extended a state of emergency by six months, state media said Monday, with the junta chief saying elections could only take place when the conflict-wracked country was “stable and peaceful”.

Min Aung Hlaing, who led last year’s coup, requested the military government to “allow him to serve for an additional 6 months”, according to a report in the Global New Light of Myanmar.

Members of the junta’s National Defense and Security Council “unanimously supported the proposal”, it said.

The junta declared a state of emergency after ousting Daw Aung San Suu Kyi’s government in February last year and plunged the country into turmoil.

It has previously said elections would be held and the state of emergency lifted by August 2023—extending the initial one-year timeline it announced days after the coup.

The military has justified its power grab by alleging massive fraud during the 2020 elections in which Daw Aung San Suu Kyi’s National League for Democracy (NLD) trounced a military-backed party.

Last year, it canceled the results of the polls, saying it had uncovered more than 11 million instances of voter fraud.

International observers said the voting was largely free and fair.

Daw Aung San Suu Kyi has been detained since the coup and faces an eclectic raft of charges that could see her jailed for more than 150 years.

In a speech broadcast on Monday, Min Aung Hlaing did not mention a date for fresh polls but said they could only be held when the country was “peaceful and stable”.

He also said “reform” to the country’s electoral system was needed, including combining the first-past-the-post system—under which Daw Aung San Suu Kyi’s NLD has won sweeping majorities—with proportional representation.

The influence of “powerful parties” had previously stifled other political voices in the country, he said.

The junta chief also invited the leaders of a number of the country’s established ethnic rebel groups for a second round of face-to-face meetings.

Myanmar has about 20 ethnic rebel armies, many of which control swathes of remote border territory, and have fought each other and the military for decades.

Some have condemned the coup and offered shelter and weapons training to the People’s Defense Force (PDF) groups that have sprung up since the putsch, and which analysts say have surprised the military with their effectiveness.

Several ethnic rebel groups attended a first round of “peace talks” with the junta in May, although groups fighting alongside anti-junta rebels stayed away.

<https://www.irrawaddy.com/news/burma/myanmar-junta-extends-state-of-emergency.html>

---

### **Myanmar junta extends state of emergency citing need for ‘election prep’**

Analysts called the move predictable and part of a plan to install a pro-military government.

By Ye Kaung Myint Maung for RFA Burmese | 2022.08.01

**UPDATED at 7:29 p.m. EDT on 2022-08-01**



**Protesters are arrested in Sanchaung township, Yangon, Feb. 28, 2021. RFA**

Myanmar’s military regime has extended the country’s state of emergency for an additional six months to Feb. 1, 2023 citing the need for additional “election preparations,” as citizens staged rallies over the weekend pledging

allegiance to the anti-junta democracy movement.

The decision to extend the state of emergency was made during a meeting of the National Defense and Security Council in the capital Naypyidaw, state media reported, and follows an earlier extension of six months on Feb. 1 – the one-year anniversary of the country’s military coup.



Myanmar's military-drafted 2008 Constitution allows for the declaration of a one-year state of emergency that can be extended by a maximum of two six-month terms, after which elections must be held within a six-month period.

During a televised speech on Monday, junta chief Snr. Gen. Min Aung Hlaing said that the state of emergency had to be extended as "there are still things that need to be done ahead of the election."

He made no mention of a date for the election, but said it could only be held after Myanmar becomes "peaceful and stable." The extension of the state of emergency suggests there will be no election until at least Feb. 1, 2023.

Min Aung Hlaing also called for "electoral reform" that would give greater weight to proportional representation in Myanmar's first-past-the-post system, which saw Aung San Suu Kyi's National League for Democracy (NLD) sweep the country's November 2020 general election. He pointed to "powerful parties" as previously preventing political propriety in the polls.

The junta declared the results of the 2020 election null and void due to alleged voter fraud, although it has yet to present evidence of its claims 18 months after the coup. Aung San Suu Kyi was arrested during the takeover and faces multiple charges that could see her jailed for up to 150 years.

The official Global New Light of Myanmar reported Monday that Min Aung Hlaing had requested the junta "allow him to serve for an additional six months" – a proposal it said the National Defense and Security Council "unanimously supported."

Analysts told RFA Burmese that Monday's announcement was expected and suggested it was part of a plan by the junta to install a pro-military government in its place.

"He will definitely hold an election in 2023," political analyst Than Soe Naing said of the junta chief.

"I think he intends to make someone from the forces led by the military as the head of state. I think it is a plan to transform 'General Min Aung Hlaing' into 'President Min Aung Hlaing.'"

Hunter Marston, a researcher and analyst at Australian National University in Canberra, said Min Aung Hlaing's decision to extend the state of emergency on Monday came as "no surprise."


"It gets the [junta] that much closer to holding an election under its rules and preferences, by which time it will have had its chance to remove the NLD's top political leaders and intimidate all other political parties as well as voters into voting under its preferred [proportional representation] system," he said.

"What's truly galling is the Commander-in-Chief's use of language concerning 'genuine multi-party democracy.' Min Aung Hlaing continually references the 2008 Constitution and the [military's] desire for 'disciplined democracy.' The irony must be lost on him: the



fact that ‘disciplined democracy’ defeats the purpose of ‘free and fair’ elections if the military is imposing its system by force!”

The opposition has called on the public to boycott the junta-sponsored election that would annul the 2020 results.



In this image from video by Myanmar state broadcaster MRTV, Snr. Gen. Min Aung Hlaing, head of the ruling State Administration Council, delivers a speech Monday, Aug. 1 2022. Credit: MRTV via AP

### **Junta performance review**

Also in Monday’s speech, Min Aung Hlaing said that a total of 6,236 people had been arrested in the 18 months since the military coup.

During the period, there were 7,246 mine and grenade attacks, 6,567 killings, and 1,094 cases of arson, while authorities seized 6,311 weapons, more than 335,100 pieces of ammunition, and 11,715 grenades and landmines, he said.

Of those killed, 3,483 were civilians, including children, Buddhist monks and nuns, government employees, and administrative officials. He said 3,065 people had been injured in violence since Feb. 1, 2021 and 41 people had gone missing.

Sagaing region saw the worst of violent conflict between the military and anti-junta People’s Defense Force (PDF) paramilitaries or armed ethnic groups over the last 18 months with 4,026 clashes, while Yangon, Mandalay, and Magwe region saw 2,442, 2,194, and 1,359 clashes, respectively.

According to figures from the Bangkok-based Assistance Association of Political Prisoners (AAPP), at least 14,596 were arrested by the junta since the coup, 11,859 of whom are still in detention, including 1,364 who were imprisoned. The group has documented the killings of 2,142 civilians over the same period.

Min Aung Hlaing also acknowledged having failed to implement the so-called “five-point consensus” (5PC) he agreed to during an emergency Association of Southeast Asian Nations (ASEAN) meeting on the situation in Myanmar in April last year, which he blamed on the coronavirus pandemic and “political instability.”

The consensus called for an end to violence; constructive dialogue among all parties; the mediation of such talks by a special ASEAN envoy; the provision of ASEAN-coordinated humanitarian assistance and a visit to Myanmar by an ASEAN delegation to meet with all parties.

The junta chief said he will implement “what we can” from among the five points this year as Myanmar’s political situation “has improved,” but added that he must prioritize dealing with issues that might “jeopardize the country’s sovereignty,” including judicial, legislative, and administrative matters.

Analyst Than Soe Naing told RFA that Min Aung Hlaing hopes to “buy more time” with vague promises about the 5PC.

“In reality, [the junta] won't implement it. After taking a year and a half without doing anything about it, I think this is another ruse, a political ploy, to delay it again,” he said.

“As they have declared they will not hold talks with 'terrorist forces' like the NUG [Myanmar's shadow National Unity Government] and ethnic armed groups associated with the [anti-junta] 'Spring Revolution,' they will not be able to do anything about ending the violence as called for in the ASEAN consensus.”

Marston, of Australian National University, called Min Aung Hlaing's pledge “not credible.”

“Min Aung Hlaing agreed to the 5PC at the special ASEAN Summit in April 2021 and immediately rebuffed it after landing in Yangon,” he said.

“He is continuing to play for time and seeks to divide those within ASEAN who would oppose the [junta] from those who seek to foster dialogue with the [junta] and shield it from criticism.”

Billy Ford, Burma Program officer at Washington's United States Institute of Peace, warned against trusting junta promises.

“It is all political disinformation and propaganda aimed at generating fear among the Myanmar people and creating a veneer of good faith that gives international actors a justification to continue with the status quo, which enables them to continue committing atrocities,” he said.

“Min Aung Hlaing's stated intention to comply with and follow the five-point consensus is blatantly false. I expect in coming months, [the junta] will escalate violence - the goal being to generate fear within the population ... since they see that accountability is likely only going to come from the resistance movement in Myanmar, not from the international community.”



Villagers in Sagaing region demonstrate against the military junta, July 31, 2022. Credit: Citizen journalist

### **Nationwide rallies**

News of the junta's decision to extend a state of emergency and Min Aung Hlaing's vow to implement the 5PC came as Burmese citizens, angered by the execution of four democracy activists last week and worn down by 18 months of military rule, staged rallies across Myanmar, from major cities to regions that have seen the heaviest clashes between troops and PDF groups.

The Sunday rallies were held in the major cities of Yangon and Mandalay along with the regions of Sagaing and Thanintharyi.

Protesters made vows to fight for democracy, banged pots and sounded car horns as well as promoting their cause on social media.

Residents said since the public pledge of allegiance ceremonies had been announced in advance, security was tighter than usual in the big cities. They also spotted security guards and plainclothes officers.

People were searched and there were some arrests. About 30 Mandalay residents who posted comments on Facebook urging people to participate were arrested by military council forces, according to a member of Mandalay's Sanga (Buddhist monk) Union.

"There were people who were arrested after writing posts urging people to take part in activities a day in advance. They were arrested due to military informants like Han Nyein Oo," he said.

"They prepared ambushes in the night and stuck posters on electricity poles urging people not to participate," the monk told RFA. He said the protests were still a success because many people still took part.

Telegram channels supporting the military council have been campaigning for the arrest and prosecution of those involved in the campaign.



A woman holds a poster saying "Only the righteous one wins". CREDIT: Citizen journalist

### **Fighting until the junta is defeated**

RFA has not been able to independently confirm the exact number of people arrested for participating in, or inciting people to make, the pledge of allegiance. Nang Linn, a member of the University Students' Force, told RFA the public pledge was made as a

commitment to participate in the anti-dictatorship revolution until the end by people who have suffered since the military took power.

"The main thing is that we will transform the stubbornness, anger, and bitterness that we are experiencing during this anti-regime revolution into a revolutionary spirit and then we will all march together and fight until we reach the revolution's goal. Therefore, the public pledge was made by the power of the people," he said.

Nann Linn said the democracy movement shows the power and defiant attitude of people across Myanmar, while respecting the martyred leaders of the movement.

A woman in Pazondaung township spoke to RFA on condition of anonymity for security reasons. She said she recited the pledge of allegiance and banged pots at home because security on the streets was too tight.

"I saw on Facebook that people planned to recite the vow and bang pots and pans, and cars would sound their horns. I banged a bowl," she said. "Not every house in my ward

banged pots. Some banged iron buckets and others crashed Jam Jam Jam [cymbals]. Cars honked their horns but people didn't protest for long," the woman told RFA.

People in the war-torn areas of Monywa, Yinmabin and Kani township in Sagaing Region and parts of Thanintharyi region also made the pledge of allegiance, holding banners saying "Only the Righteous one wins".

Protesters across the country said they will continue marching until the goals of the anti-dictatorship revolution have been reached.

*Translated by Khin Maung Nyane. Written in English by Joshua Lipes.*

*Updated to include Min Aung Hlaing's comments on extending the country's state of emergency, statistics since coup, and pledge to implement the 5PC.*

<https://www.rfa.org/english/news/myanmar/extension-08012022184115.html>

---

## **Myanmar regime leader vows to hold elections—and boost efforts to crush resistance**

Min Aung Hlaing seems set to escalate violence against anti-junta groups as he seeks to lay the groundwork for new elections

[Tin Htet Paing](#) | Published on Aug 1, 2022



The military holds a ceremony in Mandalay's Maha Aungmyay Township on July 30 to hand over weapons to militia members (Mandalay Free Press)

Myanmar junta chief Min Aung Hlaing vowed on Monday to redouble efforts to form a "public security system" of state-sponsored militia groups as a step towards holding elections next year.

In a 40-minute speech delivered on state media, the regime leader also announced a formal extension of the military's hold on power—the second since it ousted the country's elected civilian government in February of last year.

Blaming the delay in holding elections on instability caused by resistance to the military takeover, he said that the one-year state of emergency imposed after the coup would remain in place for another six months.

"Not to cause unfairness, threats and coercion in the coming election, it is necessary to cease armed conflicts. To be able to hold the election, we will accelerate the efforts for the public security system to soonest stabilise the politics and security of the nation," he said in an official translation of the speech.

Since coming under attack in the wake of crackdowns on anti-coup protests last year, the military has increased its reliance on militias to wage offensives in anti-junta strongholds in Sagaing and Magway regions, as well as in other parts of the country that had previously been largely free of conflict.

Known locally as Pyu Saw Htee, the groups consist mostly of pro-military civilians, retired soldiers, and ultranationalists. They have most often been seen joining regular soldiers in raids on villages suspected of harbouring resistance groups.

According to leaked records, Myat Kyaw, the junta-appointed chief minister for Sagaing, said in a March meeting in Naypyitaw that the military had armed 77 such groups with more than 2,000 weapons in Sagaing alone.

On Saturday, local media in Mandalay reported that the military had released weapons, ammunition and uniforms to “public militias” in the city’s Maha Aungmyay Township, where urban guerrilla resistance groups remain strong. Those armed by the military included a ward administrator and members of Thwe Thout, a group accused of targeting political figures for murder.

In his speech, Min Aung Hlaing said that anti-regime groups had carried out 4,026 attacks in Sagaing since February of last year, while Yangon had 2,442 and Mandalay 2,194. He also claimed that 6,236 “terrorists” had been arrested under his rule.

Several ethnic armed groups, including the Kachin Independence Army, the Karen National Union, and the Karenni National Progressive Party, were also accused in the speech of contributing to the destabilisation of the country by supplying resistance groups with weapons and military training.

Min Aung Hlaing also defended the regime’s imposition of martial law in 11 townships across the country, including six in Yangon Region, saying that the measure was necessary to restore the rule of law.

The junta chief also mentioned his plan to switch from the country’s current “first past the post” electoral system to one based on proportional representation. The change would make it easier for smaller parties to win parliamentary seats and therefore benefit the military’s proxy Union Solidarity and Development Party.

“It is necessary to take adequate time for the reform process. We have to implement such a system for ensuring the long-term existence of the state and ceasing the armed conflicts of ethnics,” said Min Aung Hlaing.

He also hinted that parliament would be allowed to convene so that provisions of the 2008 Constitution related to the electoral system can be amended.

<https://www.myanmar-now.org/en/news/myanmar-regime-leader-vows-to-hold-elections-and-boost-efforts-to-crush-resistance>



## **SAC chair vows to implement ASEAN consensus in order of priority as Myanmar's situation improves this year**

PUBLISHED 1 AUGUST 2022



With a lack of stability, Myanmar had difficulty implementing the ASEAN five-point consensus, said Chairman of the State Administration Council and Prime Minister Senior General Min Aung Hlaing.

He made the remark during a speech marking 18 months of the SAC's assumption of State responsibilities on August 1.

"In the previous year, Myanmar had to struggle to overcome the Covid-19 pandemic in its second and third waves and lacked stability due to internal violence and terrorism. Consequently, we had difficulty implementing the five-point consensus. With the improving situation this year, we will implement the five-point consensus in order priority within the ASEAN framework," Senior General Min Aung Hlaing said.

He said the country had to act by reviewing everything in order to prevent any attempt to hamper the internal affairs and the three branches of power—judiciary, legislative and executive.

"As soon as the country gets stable, there will be progress," he added.

He pointed out that the government was doing its best in accord with the foreign principles in dealing with the international community. He also stressed the need to respect the ASEAN charters as an ASEAN member.

With the political situations in Myanmar in 2020, the five-point consensus was adopted at the ASEAN summit on April 24 in that year. In this context, Myanmar already announced that the consensus would be implemented in ASEAN way, ASEAN practice and ASEAN spirit, he added.

<https://elevenmyanmar.com/news/sac-chair-vows-to-implement-asean-consensus-in-order-of-priority-as-myanmars-situation-improves>

---

## **ASEAN Foreign Ministers to Push for Tougher Action on Myanmar**

By AFP | 1 August 2022

PHNOM PENH—Malaysia is set to lead a push for tougher action on Myanmar when a regional bloc of foreign ministers meet this week, as anger mounts at the junta for stonewalling crisis resolution efforts.

The 10-country Association of Southeast Asian Nations (ASEAN)—which has spearheaded so far fruitless diplomatic efforts to restore peace—last week condemned the junta’s execution of four prisoners.

Myanmar has been in chaos since a putsch in February last year and the death toll from the military’s brutal crackdown on dissent has passed 2,100, according to a local monitoring group.

Ministers meeting in Phnom Penh from Wednesday are expected to lament the lack of progress on ASEAN’s Five-Point Consensus plan, agreed to in April last year, which called for an immediate end to violence and dialogue between the junta and coup opponents.

As well as voicing “deep concern” about recent developments and calling for restraint, the ministers will also demand “concrete actions to effectively and fully implement the Five-Point Consensus”, according to a draft communique obtained by AFP.

After more than a year of no progress on the plan, Malaysia will present a framework for its implementation, even as critics deride ASEAN as a toothless talking shop.

“The key element of the framework is there must be an end-game. You have to have an end-game. What is the end-game of the five-point consensus?” Malaysian Foreign Minister Saifuddin Abdullah told AFP.

### **‘Making a mockery’**

Within the bloc, frustrations are growing after the Myanmar junta went ahead with its first executions in decades despite personal pleas from Cambodian Prime Minister Hun Sen.

Among the four executed were Phyo Zeya Thaw, a rapper-turned-lawmaker from ousted civilian leader Daw Aung San Suu Kyi’s National League for Democracy, and veteran political activist Kyaw Min Yu—better known as “Jimmy”.

“It shows the junta is making a mockery of the [consensus plan],” Saifuddin wrote in a weekend newspaper article.

Singaporean Foreign Minister Vivian Balakrishnan characterized the executions as a “grave setback” to ASEAN’s efforts to resolve the crisis, while Thailand’s Foreign Ministry spokesman Tanee Sangrat said the move “aggravates the vexing problems of Myanmar”.

A senior ASEAN diplomat told AFP he does not expect any country to go as far as calling for Myanmar’s expulsion from the bloc.

But some members, led by Malaysia and the Philippines, want to bar the military regime from sending ministers to all ASEAN meetings—including November’s summit—until there is progress on the five-point plan.

“Political appointees of the administration, especially the military administration, are not welcome,” the Philippines’ Assistant Foreign Secretary for ASEAN Affairs Daniel Espiritu said.



Myanmar's top diplomat, Wunna Maung Lwin, has not been invited to Phnom Penh and was also left out of a foreign ministers' retreat in February, while junta leader Min Aung Hlaing was snubbed at a leaders' summit last year.

"Even North Korea is welcome at this forum but the Myanmar junta isn't... it has to be recognized just how isolated Myanmar is, even in its neighborhood," said Aaron Connelly, a Southeast Asia specialist at the International Institute for Strategic Studies.

### Maritime row

Along with the Ukraine-Russia conflict, ongoing South China Sea tensions will be another hot button issue on the agenda.

US Secretary of State Anthony Blinken will fly in, with Chinese Foreign Minister Wang Yi and Russia's top diplomat Sergei Lavrov also expected to attend and hold meetings with the ASEAN ministers.

But analysts do not expect a repeat of 2012 when Cambodia, a key Beijing ally, last hosted ASEAN and was accused of siding with China on the disputed sea, resulting in no communique being issued.

"Cambodia has learnt its lesson. It was the first time ASEAN didn't come up with a joint statement and Cambodia got big blowback from it," said Thitinan Pongsudhirak, an analyst at Thailand's Chulalongkorn University.

"Hun Sen... doesn't want to shoot himself in the foot again."

China claims most of the sea, with competing territorial assertions from Brunei, Malaysia, the Philippines, Taiwan and Vietnam.

<https://www.irrawaddy.com/news/burma/asean-foreign-ministers-to-push-for-tougher-action-on-myanmar.html>

---

### It's time for ASEAN to recognise the NUG

To fulfil its role as a force for stability in the region, ASEAN must act boldly to restore balance in Myanmar

[Thuta Zaw](#) | Published on Jul 31, 2022



An ASEAN Leaders' Meeting in Jakarta, Indonesia on Apr 24, 2021 (ASEAN)

The Myanmar junta's execution of four political prisoners less than a week before a major gathering of foreign ministers from the Association of Southeast Asian Nations (ASEAN) has served as a sobering reminder of how little influence the regional grouping has over its most

recalcitrant member.

Despite ostensibly playing a key role in efforts to end the ongoing crisis in Myanmar, chiefly through its so-called “[five-point consensus](#)” reached in April of last year, ASEAN has yet to have much impact in its efforts to end the country’s spiral of violence. Indeed, last weekend’s executions have put the world on notice that worse may be yet to come, as the junta struggles to gain control over a situation of its own creation.

Indeed, the timing of the regime’s latest outrage suggests that Min Aung Hlaing, the leader of the coup regime, is sending a clear message: that he will do as he sees fit to crush opposition to his rule—five-point consensus be damned.

But as Myanmar’s political crisis moves steadily closer to becoming a full-blown human catastrophe, ASEAN continues to act as if it can still be managed somehow through the usual means, including backdoor diplomacy and public calls for “restraint” from all sides. Meanwhile, the United Nations and the international community watch from the sidelines.

This approach, which has so far achieved nothing in the way of progress, only gives the junta more time to cement its hold on power, while prolonging the suffering of ordinary people. It is time, then, for ASEAN to take more meaningful action.

Perhaps the most important first step that the bloc and its members can take is to acknowledge what is at stake. It must, in other words, stop seeing this as just another embarrassing episode that its perennial problem child has dragged it into and deal with it as a regional emergency of the first order.

That was the very clear message sent by Mitch McConnell, the US Senate minority leader, in his recent [statement](#) in response to last week’s executions. “It is time for ASEAN states to step up, individually and collectively,” he said. “As the junta plunges Burma deeper into chaos and civil war, the turmoil will affect the entire region.”

Warning that Myanmar could end up as “a failed state wracked by civil war like Syria” or “a Russian or Chinese-backed client state,” McConnell urged the country’s neighbours to impose real costs on the junta for its egregious acts of terror towards Myanmar’s people.

There are a number of reasons that ASEAN has refused to take a stronger stance in the past. One is its policy of non-interference in the “internal affairs” of its members; another is a sense of solidarity in the face of outside pressure. But now there may be one more: the very real possibility that the junta will quit the grouping rather than submit to its demands.

There have, in fact, been rumours that Min Aung Hlaing is indeed considering this move. If true, that might dampen what little enthusiasm there is among ASEAN’s members for tougher action. Nobody wants to be responsible for the bloc’s disintegration.

But if unity comes at the cost of jettisoning every other principle that ASEAN professes to stand for—including rule of law, good governance, and respect for human rights and fundamental freedoms—it may not be worth the price.

There is, however, an alternative to giving in to blackmail. It can be argued, in fact, that as the leader of an illegitimate regime, Min Aung Hlaing does not have the authority to take Myanmar out of ASEAN. That authority rests solely with the democratically elected civilian government that he ousted in February 2021.

The option that ASEAN has, then, is to recognise and communicate with the National Unity Government (NUG), which was legally established on the basis of the results of the 2020 election. So far, this is something that only one ASEAN member, Malaysia, has done.

By accepting the NUG as the rightful representative of Myanmar, ASEAN would not only remove the threat of the country leaving the fold, but also demonstrate a stronger commitment to its own core principles, as enshrined in the ASEAN Charter.

At the same time, it would strengthen the hand of the NUG by further eroding the junta's claims to legitimacy and making it easier for it to work together with the United Nations and other countries to re-establish civilian rule in Myanmar.

As long as Min Aung Hlaing's regime believes that it will ultimately prevail in its efforts to erase the NUG and the forces that support it, it will continue to push Myanmar closer and closer to the brink of collapse. Only when it knows that it cannot achieve this objective will it pause in its killing and look for another way out of this self-inflicted disaster.

For ASEAN to fulfil its role as a force for stability in the region, it must sometimes be prepared to make bold moves. In Myanmar, brute force has been allowed to rule for too long, resulting in a power imbalance that must be redressed. It is up to ASEAN, then, to restore that balance so that the country, and the region, can move forward in these difficult times.

<https://www.myanmar-now.org/en/news/its-time-for-asean-to-recognise-the-nug>

---

## **China promises Myanmar responsible investment but copper mine clashes raise questions**

By Anonymous | 01 August 2022



*Copper mining in Letpadaung. Photo: EPA*

Chinese President Xi Jinping's promise of "high-standard cooperation" over his signature Belt and Road Initiative (BRI) and his country's overseas investment appears to have stumbled into trouble over a number of projects in Myanmar, including a controversial copper mine in Letpadaung.

On the face of it, China wants to be seen to be adhering to international standards.

Growing environmental and social issues with Chinese businesses in the Global South over the past decade have prompted the Chinese government to adopt policies and guidelines

that require their overseas investments to adhere to international rules and best practices for environmental and social protection.

A White Paper on “China’s International Development Cooperation in the New Era”, a policy paper aiming to step up its development cooperation with the Global South especially through the BRI platform, released by the Chinese government in January 2021, states that China will “establish a new model of international relations based on mutual respect, equity, justice and win-win cooperation, and build an open, inclusive, clean and beautiful world that enjoys lasting peace, universal security and common prosperity.” President Xi in a speech at the Second Belt and Road Forum for International Cooperation in April 2019, said, “We need to pursue high-standard cooperation to improve people’s lives and promote sustainable development. This is how we can jointly promote high-quality Belt and Road cooperation.”

Can those lofty words become a reality? Are Chinese stakeholders making an effort to fulfill those promises? While such a policy shift is welcoming and it is reasonable to consider that its nascent implementation can be incremental, its approach in Myanmar raises questions as to whether this is merely empty rhetoric.

While Chinese stakeholders promise a lasting peace and high standard of cooperation to improve people’s lives and sustainable development, via their projects under the framework of the BRI in the Global South, recent incidents at the Letpadaung Copper mine project are serious cause for concern.

China’s role in aiding and abetting conflict in Myanmar through its support of the military junta contradicts their promises for “lasting peace”.

The failure of a number of Chinese businesses to adhere to international best practices contradicts their promise for “high standard cooperation”.

### **ABETTING ARMED CONFLICT?**

The Letpadaung Copper mine project is one of the projects under the framework of the BRI as claimed by the China’s People’s Daily. Recent atrocities in the copper mine project area in the Sagaing region, a prime area of resistance against the junta, exemplifies how business operations have intentionally and unintentionally caused and contributed to armed conflict and human rights abuses. Wanbao Mining, a subsidiary of Chinese arms manufacturer NORINCO, has been operating the controversial Letpadaung copper mine in Sagaing Region, in partnership with the military-owned Myanmar Economic Holdings Company, MEHL since 2010.

Payments for the Letpadaung project to the junta and the MEHL for the 2020-2021 fiscal year are estimated to be US\$417 million. Altogether it amounts to \$725 million if payments from the other two Chinese-run mine projects, Sabetaung & Kyesintaung (S&K) mines and Tagaung Taung mines are included. Those revenues enable the junta to buy weaponry to consolidate its power by waging war against the Myanmar people.

This has led to a recent call by national and international organisations and revolutionary forces to deny the military junta the money, weapons and legitimacy. Some 16 local defense

forces, PDFs active in Yinmabin and Salingyi townships in Sagaing Region, called on the Wanbao and Yantse Ltd operating S&K mines to halt their operations by 5 May.

A joint statement of Wanbao and Yantse on 4 May in response to the warning of the resistance forces says: “Recently there are many rumours, misperceptions and groundless accusations against our project”. They also claim that since February 2021, their copper production has been halted.

However, according to local people, the project was disrupted temporarily as some of the project workers participated in the Civil Disobedience Movement (CDM) in the wake of the coup. Then the project resumed and has been operating until the main power cable was recently blown up, allegedly by a local resistance force. The local account is also in line with the information included in the Xue Gong’s article on “Chinese Mining Companies and Local Mobilization in Myanmar.”

Analysts claim that Wanbao’s responses appear clumsy, dishonest and defensive. Their intent appears to hide their collusion with the military. Rather than making an effort to respond to the legitimate concerns of local people regarding their support to the abusive military forces and their business relationship with the military, they just brushed off such concerns.

According to interviews with local people by Radio Free Asia (RFA) since the coup, Wanbao hosted military troops to be stationed in their compound, and military-formed militia “Pyu-Saw-Htee” were also trained there. Between 25 May to 26 June 2022, junta forces raided over 40 villages in the copper mine area and approximately 20,000 villagers fled. Many households have been burnt down.

Nine villagers have been brutally killed to date, and some others disappeared. In response to these atrocities, local resistance groups attacked the military based in the copper mine area on 22 June and blew up the main power cable supplying the Wanbao facility on 24 June. On 27 June, Wanbao issued a condemnation statement over the attack and claimed that they do not want to get involved in the recent conflict. However, they have been aiding and abetting the junta’s atrocious crimes by allowing junta forces to station at their mine and launch attacks.

Involvement in armed conflict by Chinese stakeholders is not only at a local level, but also at a national level. Weapons supplied by China have been used to commit war crimes and crimes against humanity in ethnic areas even prior to the coup and to kill unarmed civilians, peaceful protestors and its opponents since the coup. Wanbao’s parent Chinese state-owned company, China North Industries Group Corporation, Norinco, is among the biggest suppliers of arms and military equipment to the Myanmar military. In addition, in ethnic areas, Chinese illegal business activities in natural resource extraction are booming in collusion with local militias backed by the military. This has not only caused social and environmental destruction but also fueled the conflict by providing funding to the Myanmar military.

## **COLLUSION WITH THE JUNTA?**

Failing to conduct international best practices such as heightened human rights due diligence, HRDD and their complicity in the junta's severe human rights violations contradict promises and policies of "high-standard cooperation".

If the Letpadaung mine project is supposed to adhere to international standards, they should have done HRDD by meaningfully consulting with affected rights holders, local human rights defenders and experts. Conducting HRDD is required to identify, prevent and mitigate any negative impact on human rights directly or indirectly contributed by their business operations and their business partners. It also requires businesses to report locally and widen the number of stakeholders on how they have managed to reduce and avoid any potential negative impact and to give access to remedy if there is any grievance.

HRDD norms have been established in the UN Guiding Principles on Business and Human Rights, UNGPs, and also echoed in the OECD Due Diligence Guidance on Responsible Supply Chains of Minerals from Conflict-Affected and High-Risk Areas. The Chinese Due Diligence Guidelines for Responsible Mineral Supply Chain have UNGP and OECD Due Diligence guidance as their basis.

While there have been calls to conduct HRDD in high-risk circumstances in Myanmar, there are no signs that Wanbao and other Chinese companies are conducting HRDD.

Rather than a HRDD, Wanbao's statement on 27 June, highlights how they have been providing welfare support to their workers and communities. They detailed how their Community Social Development, CSD projects have benefited communities via their health, education and welfare programmes. Wanbao has been carrying out the CSD projects according to recommendations made by the Letpadaung Investigation Commission established in December 2012 after peaceful protestors against the project were injured by smoke bombs fired by the police in November 2012.

In fact, due to grievances related to land acquisition, lack of transparency in providing compensation and environmental destruction, since the inception of the Letpadaung project, locals have staged a series of protests over the years. In December 2014, one villager was shot to death, and several others were injured during the crackdown on protest. Until recently, not all complaints have been addressed, and there remain some outstanding land resettlement and compensation issues. The disregard for international environmental and social safeguard systems since the conception of the project has led to social difficulties.

In fact, Wanbao's Corporate Social Responsibility programmes should have been an added value after meeting a threshold of their responsibility not to have a negative impact on local communities and the environment, if they were supposed to adhere to international best practices.

Conducting necessary assessments and adopting management plans at the beginning of the project such as environmental and social impact assessments, EIA, SIA, human rights impact assessments, HRIA and rehabilitation and resettlement action plans, livelihood restoration plans and grievance mechanisms would have helped prevent local grievances and provide access to remedy if there is any grievance arisen not to escalate to protests and clashes.

Although Wanbao conducted EIA at a later stage in accordance with the recommendation of the Letpadaung Investigation Commission, failure to conduct one at the beginning stage has led to these grievances.

Critics point out ways of doing business by Chinese stakeholders and one is partnering with “local companies with ties to corrupt or autocratic governments with little transparency or accountability.”

Wanbao’s partnership with the military has tarnished Wanbao’s reputation, given the authoritarian practice of the latter without paying respect to the rights of local people and consulting with them.

While Wanbao’s figures in their statements indicate several community members benefitted from Wanbao’s CSR activities, this does not excuse their collusion with the military.

It appears that lessons learned from the Letpadaung project do not last long, and Wanbao and the Chinese Government has gone back to their old ways with the belief that the military will be able to protect their interests. They made an assessment that finally the military will be able to consolidate its rule all over the country like in the 1990s and confirmed their support for the junta. However, this assessment needs to consider that in the past, the revolutionary forces in this era were non-existent. Today, the situation is different.

The recent visit by Chinese Foreign Minister Wang Yi to Myanmar reinforces China’s depth of cooperation with the Myanmar junta. China legitimized the junta by recently allowing Myanmar to host the meeting of the Lanchang-Mekong Cooperation group, a Chinese-led initiative that includes the countries of the Mekong Delta. After the meeting, China announced that Myanmar will commit to pushing forward the process of democratic transition, and China hopes for “lasting peace and stability at an early date with the framework of the constitution and laws.”

This announcement just reinforces the self-aggrandizement message and approach Chinese stakeholders have adopted since the coup.

“The process of democratic transition” to be pushed by the Myanmar junta is to consolidate its rule by manipulating an electoral process and hold a sham election in 2023 so that the military-backed party wins and continues enjoying an electoral legitimacy and impunity from the severe crimes it has committed.

However, China’s belief that the military will win at the end of the day, and its full support for the junta - against the will of Myanmar people – may only aggravate grievances and anti-China sentiments.

What the Chinese stakeholders have been pushing ahead with since the coup has manifested in an escalation of conflict as in the example of the Letpadaung project area and the failure of their grand promises for “an open, inclusive, clean and beautiful world”.

*Editorial Note: This commentary does not necessarily reflect the views of Mizzima Media.*



<https://www.mizzima.com/article/china-promises-myanmar-responsible-investment-copper-mine-clashes-raise-questions>

---

## **Myanmar Civilian Govt Warns Foreign Firms Investing Under Junta**

By THE IRRAWADDY | 1 August 2022

Myanmar's civilian National Unity Government (NUG) has threatened seven Singaporean firms and a Chinese company for investing in the junta.

The NUG's ministry of planning, finance and investment said it will enforce severe sanctions and penalties for foreign investments which failed to comply with the shadow government's instructions.

The NUG's warning came three days later after a people's defense force raided an electric power plant operated by a private firm and the regime in Magwe Region.

Six Singaporean solar power firms – Myanmar Satoketayar, Myanmar Kyeeonkyeewa, Myanmar Kindar, Myanmar Sedawgyi, Myanmar Shwekyin and Yangon Thermal Power – have been approved by the junta-controlled Myanmar Investment Commission to produce and sell electricity in Yangon, Magwe, Mandalay and Bago regions.

Another Singaporean firm, SIM Co Ltd is permitted to develop ports and stores to provide services for the offshore drilling industries, according to the NUG.

Meanwhile, a Chinese firm Best Garment Myanmar was approved to build factories in Yangon.

The shadow ministry said its cabinet has demanded all investment permits and endorsements issued since last year's coup be suspended.

In July and August last year, the NUG warned that it will not recognize any new investments approved by the junta and will take action against those investing under the regime.

"This is the last warning for investors not to seek a permit to invest and to unconditionally suspend their operations," said the shadow ministry's statement said.

Last Thursday, many staff and a chief engineer were detained by a resistance force during the raid on an electric power plant which is a joint venture between a private company and the regime in Kyaw, Gangaw District in Magwe region.

Yaw Defense Force claimed responsibility for the raid and arrests.

<https://www.irrawaddy.com/news/burma/myanmar-civilian-govt-warns-foreign-firms-investing-under-junta.html>

---

## Myanmar's Civilian Foreign Minister Condemns World's Empty Words on Toppling Regime

By THE IRRAWADDY | 1 August 2022

Following Myanmar junta's hanging of four democracy activists, the civilian National Unity Government's (NUG) foreign minister Daw Zin Mar Aung asked the United Nations Security Council to send troops and weapons using the Responsibility to Protect (R2P) principle to stop the regime killing more civilians.

"How many more lives does the international community need before it can act decisively against the junta? Weapons for Ukraine, airlifts for Afghans and deafening silence for Myanmar's people. Who are we to you? Are we expected to suffer more atrocities than the others?" she asked on Saturday.

She said while the world called for restraint and negotiations, junta leader Min Aung Hlaing hardened his stand. While the world calls for State Counselor Daw Aung San Suu Kyi to be released, Min Aung Hlaing moved her from house arrest into prison. When the world asked him not to allow the executions, he had four political prisoners killed and the junta spokesman said the regime will execute more, Daw Zin Mar Aung added.

"We appreciate the statements of condemnation after the execution of our friends but without practical action, they are hollow words. Effective, decisive, united collective action is needed immediately," she said.



NUG foreign minister Daw Zin Mar Aung.

She called on the Security Council to supply troops and weapons and for UN member states to cut junta revenue streams and suspend all its international representation.

Daw Zin Mar Aung demanded recognition for the NUG as the official government and the

same rights and dignity offered to other democratically elected governments, instead of legitimizing the junta or issuing ineffective statements of regret.

Formed as a parallel government on April 16 last year, largely by elected lawmakers from the ousted National League for Democracy and their ethnic minority allies, the NUG has enjoyed popular support at home and abroad. A majority of Myanmar's people see it as their legitimate government, while the regime has branded it a terrorist organization.

"We have a vision for the peaceful future of our country... I assure you that the people of Myanmar shall prevail. Peace and justice shall prevail. And we will restore Myanmar to its place among the democracies," Daw Zin Mar Aung said.

Monday marked 18 months of the people's revolution against the junta.

Since grabbing power on Feb. 1, 2021, the junta has killed more than 2,100 people, including more than 140 children, and arrested more than 14,000 people.

According to the NUG's parliamentary committee, at least 99 elected lawmakers remain behind bars and two parliamentarians were killed by the junta.

<https://www.irrawaddy.com/news/burma/myanmars-civilian-foreign-minister-condemns-worlds-empty-words-on-toppling-regime.html>

---

## Should the Myanmar junta executions be considered 'war crimes'?

01 August 2022 | **Commentary**



The dust has yet to settle on the Myanmar junta's controversial decision to effectively murder four of their pro-democracy opponents, a horrendous act that continues to reverberate around the world.

On 25 July, Myanmar state-run newspapers under the control of the military junta reported that executions had been carried out of four prisoners including two well-known politicians, Jimmy, one of the 88 Generation leaders, Phyto Zayar Thaw, a former

National League for Democracy (NLD) MP, and Hla Myo Aung and Aung Thura Zaw.

Such unexpected news shocked the general public.

Throughout successive governments in Myanmar, there have been cases of sentence under the death penalty. However, an execution has not been carried out for more than four decades.

Therefore, the people thought that the same would be true during the tenure of the Military Council. And a few days before the junta executions, both Jimmy and Phyto Zayar Thaw had been allowed to meet their family members.

### **CAPITAL PUNISHMENT AND MYANMAR**

In Myanmar, the death penalty has been in place for a long time. On the other hand, execution has not been conducted for the last 40 years. Consequently, the international community has viewed Myanmar as one of the countries with no exercise of capital punishment.

As for the public, they assume that the death penalty should no longer be exercised nowadays in a country with the main religion being compassionate Buddhism as well in a transition toward democracy.

During the term of the second parliament, the Myanmar National Human Rights Commission had discussions about capital punishment with civil society organizations (CSOs). They also proposed to the President in 2017 that the government should consider official suspension of the death penalty.

However, they were unable to make a decision on this for various reasons.

Myanmar has not abolished capital punishment yet. In courts, some criminals of serious cases have been sentenced to death. However, they have had to serve lifelong or long-term imprisonment due to an amnesty. After hanging a student leader named Salai Tin Maung Oo in 1976, up to nine people faced the same fate. Reportedly, one of them was Captain Ohn Kyaw Myint who had attempted to assassinate General Ne Win in 1977.

According to former prison authorities, there had been no execution at all after the military coup in 1988.

### **UNDER THE MILITARY COUNCIL**

Since the military coup in 2021, there have been more and more cases with unfair trials carrying the sentence of the death penalty. According to the Global Monitor Report 2021 on the Death Penalty by Amnesty International, the military junta in Myanmar transferred the cases of civilians to military courts, causing an increase in death sentences by almost eight times. Assistance Association for Political Prisoners (AAPP), verified that a total of 115 people had been sentenced to death after the military coup up to 27 July 2022 and 41 of them had faced such a verdict in absentia.

After all, it can be said to be the year with the most death sentences throughout Myanmar's history.

Until now, military courts have been proceeding with unlimited verdicts of the death penalty.

Among prisoners with the death penalty, Jimmy, Phyo Zayar Thaw, Hla Myo Aung and Aung Thura Zaw became the first victims of execution after more than 40 years. On 3 June, the military junta hinted at the implementation of their sentence. However, no one thought that it would become real. But at 4:15 a.m. on 23 July, the executions did take place.

According to the Prison Law, dead bodies must be shown to family members for confirmation even if they cannot be given back. At least, photos or videos of dead bodies, photos or videos taken before the cremation and the certificates signed by the Insein Township medical officer and Insein Prison doctor must be shown. In addition, the prison authorities must tell family members which day and what time the execution took place. However, the military junta did not follow any of these procedures.

### **FAIR OR UNFAIR?**

This recent debacle reflects how disorderly the country has become during the tenure of the military junta. The administration needs to follow basic principles along with due process when pursuing legal action. They must also do it following international laws.

According to Article (3) contained in the Universal Declaration of Human Rights (UDHR), everyone has the right to life, liberty and security of person. Even though it is not a law, it is a road map for moral practice. The UDHR is not a legally binding document. But it is the foundation in terms of human rights on a global level. Therefore, each human being on earth must be able to access the rights contained in it.

According to international law, the defendants must get at least legal rights. One of such basic principles is to conduct the trial in public as much as possible. Even if there are exceptions in the case, they must be acceptable to the public.

Against the principles mentioned above, the junta's death sentences in martial courts and the courts inside prisons are not accessible to the public. Besides this, the findings related to the cases are not made known to the public. As for the accused, they do not get access to adequate legal defence. No one knows if there is fairness and independence, basic guarantees of legal action, during the trial. In other words, the junta's verdicts are against the basic principles of legal action.

## **WAR CRIME?**

Death sentences or serious punishments in the situation mentioned above can be a crime against humanity or a war crime. According to international laws, crime against humanity means discrimination against individuals and denial of all their rights for political reasons. For those involved in unfair trials, even judges and legal officers can be found guilty in terms of war crimes or crimes against humanity.

For example, after the Second World War, a total of 16 legal officers including officers from the Nazi Judiciary Department, officers from special courts, state prosecutors and judges from the Nazi public courts were brought to the Nuremberg martial court.

They faced charges of war crimes and crimes against humanity after the war for their verdicts made without valid evidence, secret proceedings and death sentences to many people by ignoring the fair judiciary system.

The recent behaviour of the Myanmar junta with how it handled both the trials and the executions of the four detainees raises questions about both the fairness and whether in fact these were war crimes.

*Editorial Note: This commentary does not necessarily reflect the views of Mizzima Media*

<https://www.mizzima.com/article/should-myanmar-junta-executions-be-considered-war-crimes>

---

## **Over 300 mln USD worth of narcotic drugs seized in Myanmar in 5 months**

Source: Xinhua | 2022-08-01

YANGON, Aug. 1 (Xinhua) -- Myanmar confiscated narcotics and drug-related materials worth over 311.58 million U.S. dollars between January and May this year, state media reported on Monday.

This year's five-month drug seizure amounted to more than half of last year's seizure value, according to the report.

The increase showed that the government was accelerating anti-narcotics activities, said Senior General Min Aung Hlaing, chairman of the State Administration Council.

Most of the seized narcotic drugs came from Shan State, and the country's authorities have been intensifying anti-narcotics operations, he added.


The Southeast Asian country reported seizures of narcotic drugs and related materials worth 524.48 million U.S. dollars last year.

On June 26, Myanmar burned narcotic drugs worth over 642 million U.S. dollars, marking the International Day Against Drug Abuse and Illicit Trafficking.

<https://english.news.cn/asiapacific/20220801/b70095e626a14a54b60c5fc3ba1d57d7/c.html>  
!

## စစ်အုပ်စုက တပတ်အတွင်း အကြမ်းဖက်ဖမ်းဆီး မီးရှို့သတ်ဖြတ်မှု ၇၆ မှုကျူးလွန်ဟု NUG ပြော

Published By DVB | 1 August, 2022



အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတဝန်း ပြီးခဲ့တဲ့ ၁ ပတ်တာအတွင်း အကြမ်းဖက် ဖမ်းဆီး၊ မီးရှို့၊ သတ်ဖြတ်မှုပေါင်း ၇၆ မှုအထိ ကျူးလွန်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီး ကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကတည်းက

ခုချိန်ထိတိုင်အောင် မင်းမဲ့စရိုက်ဆန်ဆန် ဥပဒေမဲ့ နိုင်ငံတဝန်း ပစ်သတ်သတ်ဖြတ်မှုတွေ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေကို ကျူးလွန်နေတာ ဖြစ်ပါတယ်။

လတ်တလော ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်ကနေ ၃၁ ရက်အထိ စစ်ကောင်စီရဲ့ အကြမ်းဖက်ကျူးလွန်မှုတွေကို တိုင်းဒေသကြီးနဲ့

ပြည်နယ်တွေအလိုက် မြို့ရွာတွေအလိုက် ဖော်ပြထားခဲ့တာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာတော့ သတ်ဖြတ်မှု ၂၄ မှု အပါအဝင် မီးရှို့မှု ၁၈ မှု၊ မီးရှို့သတ်ဖြတ်မှု ၅ မှု၊ ဖမ်းဆီးမှု ၃ မှုတို့နဲ့ ၆၇ ရာခိုင်နှုန်းနဲ့ အများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ မြေပြင်တိုက်ပွဲတွေ၊ မြို့ပြပြောက်ကျားစစ်ဆင်ရေးနဲ့ လူထုသပိတ်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့မှာ ဖမ်းဆီး၊ မီးရှို့၊ သတ်ဖြတ်မှုတွေ အများဆုံး ကျူးလွန်ခဲ့ရတယ်လို့ ဖော်ပြထားပြီး မြေပြင်မှာတော့ အခုထက်ပိုမိုပြီးတော့ အကြမ်းဖက်မှုတွေ ဖြစ်ပွားနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၁ နှစ်ခွဲကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး၊ မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြား မြေပြင်တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို မြန်မာပြည်သူလူထု တရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာ ဖြစ်ပြီး ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၅,၀၀၀




နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော် ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

အဆိုပါ ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် မေ ၁၇ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားတာဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

<https://burmese.dvb.no/archives/546247>

## ဇူလိုင် ၃၁ တရက်တည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက် ၉၀ ခန့်သေဆုံးဟု NUG ပြော

Published By DVB | 1 August, 2022



ဇူလိုင် ၃၁ ရက် မနေ့က တရက်တည်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင်အယောက် ၉၀ နီးပါး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၁၀ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံတဝန်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်နေပြီး ပြီးခဲ့တဲ့ ဇွန် ၇ ရက်ကနေ ဇူလိုင် ၆ ရက်အထိ ၁ လတာကာလအတွင်း စစ်ကောင်စီဘက်က ၁,၉၇၅ ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်က အယောက် ၈၉၀ ထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှာ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မနေ့က တရက်တည်း မကွေးတိုင်းမှာ ၁ ကြိမ်၊ စစ်ကိုင်းတိုင်းမှာ ၅ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတိုက်ပွဲလှန်စစ် ၁ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော် ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် မေ ၁၇ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားတာဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်းလမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက



ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

<https://burmese.dvb.no/archives/546318>

## ရေဦးမြို့နယ် တင်းတိမ်ရံကျေးရွာ ၄ ရက်ဆက်မီးရှို့ခံရ၊ နေအိမ်နှင့်ဈေးဆိုင်ခန်း ၃၀၀ ကျော်ဆုံးရှုံး

Published By DVB | 1 August, 2022



စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်က တင်းတိမ်ရံကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး ၄ ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ်အပါဝင် ကျေးရွာဈေးဆိုင်ခန်း စုစုပေါင်း ၃၀၀ ကျော် ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ဇူလိုင် ၂၈

ရက်နေ့ကစတင်ကာ တင်းတိမ်ရံကျေးရွာထဲကို ပစ်ခတ်ဝင်ရောက်လာခဲ့တာဖြစ်ပြီး ဇူလိုင် ၃၁ ရက်အထိဆက်တိုက် မီးရှို့ခဲ့ရာမှာ ဈေးဆိုင်ပေါင်း ၂၂၀ ကျော်၊ အိမ်ခြေ ၁၀၀ ကျော်နဲ့ ဆန်စက် ၄ လုံးတို့ ဆုံးရှုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံကျေးရွာသားတဦးက "၂၈ ရက်နေ့ကစပြီး ကုန်းသာရွာဘက်မှာရော မြို့ကြီးနဲ့ ပေါက်တောရွာကြားမှာပါ။ စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့တွေတိုက်ပွဲဖြစ်တယ်။ အဲ့နေ့ကစပြီး ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်နေတာ။ စစ်ကောင်စီတပ်ဖွဲ့တွေ အထိခိုက်အသေပျောက်များတယ်လို့ သိရတယ်။ အဲ့ဒီလို အထိနာလာတော့ ပြည်သူ့ကိုမဲလာတာ။ ကြွက်မနိုင် ကျိုမီးနဲ့ရှို့ဆိုတဲ့ ဗမာစကားပုံလိုပဲ။ အခုလဲ ရွာအိမ်ခြေတွေရော၊ ဈေးထဲက ဆိုင်ခန်းတွေပါ အကုန်မီးရှို့ခံလိုက်ရပြီ။ ဒေသခံကျေးရွာပြည်သူတွေလဲ အကုန်ထွက်ပြေးနေကြရတယ်။ တင်းတိမ်ရံမှာက အိမ်တွေရှိပြီး ဈေးဆိုင်ခန်းတွေရောပါ မီးရှို့သွားတာ။ အဖိုးတန်ပစ္စည်းမှန်သမျှ အကုန်ယူသွားတယ်။ မသယ်နိုင်တဲ့ပစ္စည်းကြတော့ မီးရှို့သွားတယ်" လို့ ပြောပါတယ်။

တင်းတိမ်ရံကျေးရွာနဲ့ အနီးဒေသကျေးရွာတွေက ပြည်သူတွေဟာ တင်းတိမ်ရံဈေးကို မှီခိုအားထား လုပ်ကိုင်စားသောက်နေကြရတာဖြစ်ပြီး အခုလို မီးရှို့ခံရတဲ့အတွက် အခက်ခဲတွေနဲ့ ကြုံတွေ့နေကြရပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကစပြီး ဒီနေ့ချိန်ထိ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ အိမ်ခြေပေါင်း ၁၇၀၀၀ ကျော်ပြီလို့ အရပ်ဘက်အဖွဲ့စည်းတွေက ပြောပါတယ်။

<https://burmese.dvb.no/archives/546315>

## မြင်းမူနယ်ရှိ ကျေးရွာ ၃ ရွာအား စစ်ကောင်စီတပ်မှ လှည့်ပတ်မီးရှို့နေ

By ဂျာမုန်း/မဇ္ဈိမ | 31 July 2022

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ အင်းမရွာ၊ ဂုံညှင်းဆိပ်ကျေးရွာနှင့် ညောင်မြစ်ရွာတို့တွင် စစ်ကောင်စီတပ်က ဇူလိုင်လ ၂၉ ရက်မှ ယနေ့ ဇူလိုင် ၃၁ ရက်အထိ လှည့်လည်တပ်စွဲကာ မီးရှို့ဖျက်ဆီးမှုများပြုလုပ်လျက်ရှိသည်။



ထို့အပြင် ခန့်မှန်းခြေ ပြည်သူ ၅၀ ကျော်အား  
ဓားစာခံဖမ်းဆီးမှုများပင်ရှိခဲ့ကြောင်း စစ်ကိုင်းခရိုင် အမှတ် (၂)  
တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံ ရဲမေ ဂျူပီတာက  
ပြောပြသည်။

ဖြစ်စဉ်မှာ ခန့်မှန်း အင်အား ၆၀ ဝန်းကျင်ရှိသည့်  
စစ်ကောင်စီတပ်များက မူးမန္တလေးကျေးရွာမှ တစ်ဆင့်  
မူးမြစ်ကိုဖြတ်ကူးကာ ဇူလိုင်လ ၂၉ ရက် နေ့ခင်းပိုင်းတွင်  
အင်းမရွာသို့ စတင်စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်။

ထို့နောက် အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိသည့် အင်းမရွာတွင် ကျေးရွာတစ်ဝက်ခန့်အား စစ်ကောင်စီတပ်မှ  
မီးရှို့ခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ ဒေသကာကွယ်ရေးတပ်များဖြစ်သည့် စစ်ကိုင်းခရိုင် အမှတ် (၂) တပ်ရင်း၊ Zero ပြောက်ကျားတပ်ဖွဲ့-  
မြင်းခြံနှင့် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းကာ အင်းမရွာရှိ စစ်ကောင်စီတပ်များအား  
တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၁၀ ဦးနီးပါးသေဆုံးကြောင်း၊ ၎င်းပြန်ကြားရေးတာဝန်ခံ ရဲမေ က ပြောသည်။  
ကာကွယ်ရေးတပ်ဘက်ကမူ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။

“အင်းမကိုရှိပြီးတော့ အဲဒီကနေ ဂုံညှင်းဆိပ်ဘက်ကိုကူးတာ၊ ကူးပြီးတော့ မနက်ခင်းတစ်ခါရှိတယ်၊  
ဂုံညှင်းဆိပ်မှာ မီးရှိပြီး တောထဲပုန်းနေတဲ့ ရွာသူရွာသားတွေကို ဖမ်းသွားတယ်၊ နောက်ပြီးတော့ ဂုံညှင်းဆိပ်  
တောင်ဘက်မှာ ညောင်မြစ်ဆိုတဲ့ တစ်ရွာရှိတယ်၊ အဲ့ရွာကို တောထဲက တဲတွေကိုရှိတယ်၊ ပြီးတော့မှ  
ဂုံညှင်းဆိပ်ကို တစ်ခေါက်ပြန်ခေါက်သွားတယ်၊ ပြီးတော့ ညနေခင်းမှာ တစ်ခါပြန်ရှိတာ ” ဟု စစ်ကိုင်းခရိုင်  
အမှတ် (၂) တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံရဲမေ ဂျူပီတာက ပြောသည်။

ဇူလိုင်လ ၃၀ ရက် ညပိုင်းတွင်မူ ဓားစာခံဖမ်းဆီးထားသည့် ဂုံညှင်းဆိပ်နေပြည်သူ ၅၀ ကျော်အား  
ပြန်လွှတ်ပေးခဲ့ကြောင်း၊ ၎င်းက ဆက်ပြောသည်။ ဖမ်းဆီးခံပြည်သူများ၏ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကိုမူ  
မသိရသေးပေ။

ဂုံညှင်းဆိပ်ကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်ဝန်းကျင်ရှိသည့် ကျေးရွာဖြစ်ပြီး ဇူလိုင်လ ၃၀ ရက်၌  
နှစ်ကြိမ်တိုင်မီးရှို့ခံရမှုအတွင်း တစ်ရွာလုံးနီးပါး ရှိခံရကြောင်း ကာကွယ်ရေးတပ်၏ ပြောပြချက်အရ သိရသည်။  
စစ်ကောင်စီတပ်များ ရှိနေဆဲဖြစ်၍ မီးလောင်သည့် အိမ်ခြေအရေအတွက် အတိအကျကိုမူ မရသေးပေ။

ယနေ့ ဇူလိုင်လ ၃၁ ရက် နံနက်တွင်လည်း ညောင်မြစ်ကျေးရွာသို့ ထပ်မံဝင်ရောက်ကာ မီးရှို့နေကြောင်း  
သတင်းရရှိသည်။

အဆိုပါ ကျေးရွာသုံးရွာအပြင် အနီးဝန်းကျင်ကျေးရွာများရှိ ဒေသခံများလည်း စစ်ဘေးရှောင်နေရဆဲဖြစ်ပြီး  
လက်ရှိ မြင်းမူမြို့နယ်တွင် စစ်ရေးအခြေအနေ တင်းမာလျက်ရှိသည်။

<https://www.mizzimaburmese.com/article/112452>

## တိုက်ပွဲများ ဖြစ်နေသည့် ဝိုင်းမော်တွင် စစ်တပ်က ဧည့်စာရင်းစစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်။

တိုက်ပွဲများ၊ ပစ်ခတ်မှုများ ဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ လူနေရပ်ကွက်အချို့နှင့်  
စစ်ရှောင်စခန်းအချို့တွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းပြီး ဧည့်စာရင်း၊ အိမ်ထောင်စုစာရင်းများ လာ  
ရောက် စစ်ဆေးသွားသည်ဟု ဒေသခံများက ပြောသည်။



❶ ဇူလိုင်လ ၃၀ ရက်နေ့ (ယမန်နေ့)ည က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက် စစ်ဆေးသွားခြင်း ဖြစ်သည်ဟု သိရသည်။

“မနေ့ည ၉ နာရီလောက်မှာ လူအင်အား အယောက် ၂၀ လောက်နဲ့လာတယ်။ တစ်အိမ်ချင်းစီဝင်ပြီး ဧည့်စာရင်း စစ်မယ်။ အိမ်ထောင်စုစစ်တယ် ဆိုပြီး လူဘယ်နှစ်ယောက် ရှိတယ် ဘာအလုပ်လုပ်တယ် ဆိုတာတွေ မေးတယ်။ လူစာရင်းနဲ့ အိမ်ထောင်စုကို တိုက်ပြီး စစ်တယ်” ဟု ဝိုင်းမော်မြို့က KBC စစ်ရှောင်စခန်းမှ စစ်ရှောင်တစ်ဦးက

ပြောသည်။

ဧည့်စာရင်းလာစစ်သည့် စစ်သားများသည် စစ်ဝတ်စုံအပြည့် ဝတ်ဆင်ထားပြီး သေနတ်များပါ ကိုင်ဆောင် ထားသည့်အတွက် စစ်ဘေးရှောင်များက စိုးရိမ်ကြောက်လန့် နေကြသည်ဟု ဆိုသည်။

စစ်ရှောင်တစ်ဦးက “ကျနော်တို့ စစ်ရှောင်စခန်းမှာက ရှုအစ်ယန်၊ ဒဘတ်ယန်၊ ဂါးရာယန် အဲ့ဒီ ကျေးရွာတွေ က လူတွေများတယ်။ သူတို့က ရွာပြန်ပြီး တောင်ယာသွားလုပ်ကြတယ်။ အဲ့လို အချိန်မှာ လာစစ်ဆေးမိရင် တောင်ယာ သွားတယ်လို့ ပြောရင် မယုံပဲ ဖမ်းဆီးစစ်ဆေးမှာကို ကြောက်တယ်” ဟု ပြောသည်။

စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက စစ်ရှောင်စခန်းထဲ ဧည့်စာရင်းများ စစ်ဆေးခဲ့သည်သာမက ဝိုင်းမော်မြို့ပေါ်က ရပ်ကွက်အချို့တွင်လည်း အိမ်ထောင်စုစာရင်းနှင့် လက်ရှိနေထိုင်သူ လူဦးရေစာရင်းများကို တိုက်ကာ စစ်ဆေးမှု များ လုပ်ဆောင်ခဲ့သည်ဟု ဝိုင်းမော်ဒေသခံတစ်ဦးက ပြောသည်။

“အိမ်မှာ ရုတ်တရက် လာပြီး စစ်ဆေးတော့ အရမ်းကြောက်သွားတာဟုတ်တယ်။ ဧည့်စာရင်း လာစစ်တယ် လို့ သာ ပြောတာ သူတို့က သေနတ်တွေကော ပါတယ်။ ဒါပေမယ့် အုပ်ချုပ်ရေးမှူးတော့ မပါဘူး။ ပြီးတော့ တစ်ခါ မှာ မမြင်ဖူးတဲ့လူတွေလာ စစ်ဆေးသွားကြတယ်” ဟု ဝိုင်းမော်မြို့ခံ တစ်ဦးက ပြောသည်။

ယမန်နေ့ညက ဝိုင်းမော်မြို့နယ်အတွင်း ဧည့်စာရင်း လာရောက်စစ်ဆေးချိန် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ မပါပဲ စစ်ဝတ်စုံအပြည့် သေနတ်များကိုင်ဆောင်ထားသည့် စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ အရပ်ဝတ်ဖြင့် မျက်နှာစိမ်းများ ပါဝင်သည်ဟု သိရသည်။

ဧည့်စာရင်းလိုက်ပတ် စစ်ဆေးနေချိန် ရပ်ကွက်အတွင်းက သေနတ်ဖြင့် ခြိမ်းခြောက် ပစ်ခတ်မှုများလည်း ရှိခဲ့သည်ဟု ဝိုင်းမော် ဒေသခံများက ဆိုသည်။ ထို့အပြင် အကင်ဆိုင်တွင် ထိုင်နေသည့် လူငယ်သုံးဦးခန့်ကိုလည်း သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်ပြီး စစ်ဆေး မှုများ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

ဇူလိုင်လ ၂၉ ရက်နေ့က ဝိုင်းမော်မြို့နယ်အတွင်းရှိ ဝူယန်ကျေးရွာက ပြည်သူ့စစ်ဂိုတံစခန်းတစ်ခုကို ကချင်လွတ် လပ်ရေးတပ်မတော် KIA က သွားရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် အနည်းဆုံး ၅ ဦးထက်မနည်း သေဆုံးခဲ့သည့် အပြင် နန်ဇော်ယန်ကျေးရွာဘက်တွင်လည်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ စစ်ပူးပေါင်းအဖွဲ့များ က KIA ၏ တပ် စခန်းတစ်ခုကို သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ထိုနေရာဘက်ခြမ်းတွင်လည်း နှစ်ဖက်ကြား စစ်ရေး တင်းမာ နေဆဲ ဖြစ်သည်။

ထို့သို့ တင်းမာမှုများရှိနေသည့်ကြားက ဝိုင်းမော်မြို့နယ်အတွင်းက ရပ်ကွက်များနှင့် စစ်ရှောင်စခန်းအချို့ကို စစ်ကောင်စီက ဧည့်စာရင်းများစစ်ဆေးခြင်း၊ လမ်းသွားလမ်းလာပြည်သူများကိုပါ တားဆီးစစ်ဆေးနေသည့် အပြင် ဝိုင်းမော်အခြေစိုက် ခလရ ၅၈ တပ်ရင်းက အရပ်သားပြည်သူများ နေထိုင်သည့် ကျေးရွာများထဲအထိ လက်နက်ကြီးကျည်များဖြင့် မကြာခဏ ပစ်ခတ်ခြိမ်းခြောက်မှုများ ရှိနေသည်ဟု ဒေသခံ များက ပြောသည်။

<https://www.nmg-news.net/2022/07/31/20298>

**စစ်ကောင်စီလက်နက်ကြီးကျည်ကြောင့် ဒီမော့ဆိုစစ်ရှောင် ၂ ဦး သေဆုံး**

၀၁ ဩဂုတ်၊ ၂၀၂၂ ၊ ဆုမွန်

ဇူလိုင် ၃၁ ရက် မနေ့ ညနေပိုင်းက ကယား(ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ဘေးရှောင်စခန်းတနေရာမှာ နှစ်ဘက်တိုက်ပွဲမရှိဘဲ စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျလို့ အသက် ၁၃ နှစ်အရွယ်ကလေးတဦးနဲ့ ဖခင်ဖြစ်သူတို့ သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိတယ်လို့ ဒီးမော့ဆို PDF က ပြောပါတယ်။ အခုတလော စစ်ဘေးရှောင်စခန်းတွေဘက် လက်နက်ကြီးနဲ့ မကြာမကြာ ပစ်ခတ်နေတာမို့ တနေရာပြီးတနေရာ ပြောင်းရွှေ့နေကြရပြီး လုံခြုံမှုကင်းမဲ့နေကြတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ဘေးရှောင်တွေနေတဲ့နေရာမှာ ဇူလိုင် ၃၁ ရက် မနေ့ ညနေပိုင်းက လက်နက်ကြီးကျလို့ အသက် ၁၃ နှစ်အရွယ် ကလေးတဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိတယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီ ဒဏ်ရာရသူ ၄ ဦးထဲ သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ ဖခင်လည်း ပါဝင်တာမှာ ရရှိထားတဲ့ ပြင်းထန် ဒဏ်ရာကြောင့် ဖခင်ဖြစ်သူလည်း ညနေ ၄ နာရီဝန်းကျင်လောက်မှာ သေဆုံးသွားတယ်လို့ အခုလို ညပြောပါတယ်။

“အဲဒီကလေးအဖေပေ့ါနော် အခု ဆုံးသွားပြီးပြီ။ လက်နက်ကြီးကျတာက တယောက် သေဆုံးသွားတာပေါ့နော်။ ဒီ ၅ ယောက်တော့ ဒဏ်ရာရတာပေါ့။ အပြင်းအထန်ဒဏ်ရာရတဲ့ ဒီဆုံးသွားတဲ့ ကလေးအဖေပေ့ါ ခုနပဲ ကျနော် ရဲဘော်တွေ သတင်းပေးလာတယ်လေ။ ဆုံးသွားပြီးတဲ့ (ဒဏ်ရာရတာ) နောက်ထပ် ၃ ယောက်ကျန်သေးတယ်ပေါ့။ အဲဒီထဲမှာ တယောက်ကျတော့ နည်းနည်း စိုးရိမ်ရတယ်ပေါ့နော်။”

မနေ့က နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှု တိုက်ပွဲမရှိဘဲ ဒီးမော့ဆိုမြို့နယ်က စစ်ကောင်စီအခြေစိုက်တဲ့ ငွေတောင် (၁၀၂) တပ်ရင်း နဲ့ ဖရူဆိုမြို့နယ် အခြေစိုက်တဲ့ (၁၂၈) တပ်ရင်းတို့က စစ်ဘေးရှောင်ခိုလှုံတဲ့ နေရာတွေဆီ လက်နက်ကြီးတွေနဲ့ ၁၀ ကြိမ်လောက် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“မနက်က အနေအထားမျိုးကတော့လည်း တိုက်ပွဲလည်း မရှိဘူးလေ။ အပြန်အလှန်ပစ်ခတ်တာလည်း မရှိဘူး။ အဲဒါ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိပစ်တယ် လို့ပဲ ကျနော်တို့က မှတ်ယူတယ်ပေါ့နော်။”

ကျန်ဒဏ်ရာရရှိသူတွေကလည်း ညီအကိုတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်နေတဲ့ ကုန်းသာရွာခံတဦးက မနေ့တုန်းက သူတို့နဲ့ မလှမ်းမကမ်းနေရာတွေမှာ လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရတာလို့ အခုလို ပြောပါတယ်။

“စစ်တပ်ဘက်က လက်နက်ကြီးတွေ ထုသွားတာပေါ့။ စစ်ဘေးရှောင်ပြည်သူတွေဆီ သူတို့ထုသွားတာလေ။ သူတို့က တခါထုဆိုရင် ၃၊ ၄ လုံး ၃၊ ၄ လုံး။ အဲလိုမျိုးထုတယ်လေ။ အခုက သူတို့ ဘယ်လိုပြောရမလဲ သူတို့ အဲလိုမျိုး PDF ရှိတဲ့နေ ရာတွေ မဟုတ်တော့ဘဲနဲ့ စစ်ဘေးရှောင်တဲ့နေရာတောင်မှ ဦးတည်ပြီးမှ သူတို့တောင်မှ အဲလိုမျိုးထုသွားတာပေါ့နော်။ လက်နက်ကြီးကို အဲလိုမျိုးတွေ ဖြစ်လာပြီးပေါ့နော် အခုက။”

ဒီလိုလက်နက်ကြီးတွေပစ်ခတ်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစုံတရာထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့လတုန်းက စစ်ရှောင်စခန်းမှာ လက်နက်ကြီးကျလို့ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးရတာကို ကြုံခဲ့ရတယ်လို့ ကုန်းသာရွာခံ စစ်ရှောင်က ပြောပါတယ်။ လက်နက်ကြီးကြောင့် တနေရာပြီး တနေရာ ပြောင်းရွှေ့နေရသလို နေထိုင်ရတာလည်း လုံခြုံမှုကင်းမဲ့နေပြီးလို့ ဆိုပါတယ်။



“ကျမ ဒီမှာလာနေတဲ့ အတောအတွင်းပေါ့နော်၊ ဒီစစ်ဘေးရှောင်တဲ့နေရာမှာဆို လက်နက်ကြီးတခါကျတယ်။ ၄၊ ၅ လုံးတောင်မှကျ ၄၊ ၅ လုံးကျပြီး အိမ်လည်းထိတယ်။ လူလည်း ထိပြီး သေသွားတယ်။ ဒဏ်ရာရတဲ့သူက ၄၊ ၅ ယောက်။ အဲ့လိုမျိုးတခါကျဖူးတာပေါ့နော်။ လုံခြုံမှုတော့ လုံးဝမရှိဘူး၊ သတိနဲ့နေရတယ်။ သူတို့ ဒီဘက်ပစ်ရင် မြောက်ဘက်ပြေးလိုက်၊ မြောက်ဘက်ပစ်ရင် တောင်ဘက်ပြေးလိုက်။ အဲ့လိုပဲ နေနေရတာ။ အခုက လုံခြုံမှုက တနေရာမှကို မရှိတော့ဘူး။”

တိုက်ပွဲကြောင့် ဒီးမော့ဆိုမြို့နယ်က သောင်းနဲ့ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာပြီး ပြေးရှောင်နေကြတာဟာ လက်ရှိချိန်မှာ တနှစ်ကျော်ကြာသွားပါပြီ။ စစ်ဘေးရှောင်အချင်းချင်း မျှဝေစားသောက်နေကြရပြီး တနေ့ထက်တနေ့ ပိုမိုခက်ခဲလာတယ်လို့ ဆိုပါတယ်။ စစ်ပြေးရှောင်အများစုအတွက် လုံခြုံရေးနဲ့ လူသားချင်းစာနာထောက်ထားမှုအကူညီတွေ အလွန်အပင် လိုအပ်နေကြဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

<https://burmese.voanews.com/a/ဒီးမော့ဆို-လက္ခက-ဆက်ကိစ္ဆ-စစ်ဘေးရှောင်နေခြင်း-ကယား-ဥပဌာန/-/6681855.html>

## ကယားပြည်နယ်မှာ အာဏာသိမ်း တစ်နှစ်ခွဲအတွင်း ဒေသခံ သုံးရာနီးပါး သေဆုံး

2022.08.01



ကယားပြည်နယ်မှ စစ်ဘေးဒုက္ခသည်စခန်းတစ်ခုအား ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့က တွေ့ရစဉ် ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

စစ်တပ်က အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့အထိ တစ်နှစ်ခွဲအတွင်း ကယား (ကရင်နီ) ပြည်နယ်ထဲမှာ အရပ်သား ၂၉၃ ဦး သေဆုံးတယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု ( PKPF) က

ဩဂုတ်လ ၁ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန် ပါတယ်။

ဒီအထဲမှာ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသတ်ဖြတ်တာနဲ့ လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ရသူပေါင်း ၂၅၅ ဦးရှိပြီး စစ်ဘေးရှောင်ရင်း သေဆုံးခဲ့ရသူ ၃၈ ဦးရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု ( PKPF) တာဝန်ရှိသူတစ်ဦးက အခုလို ပြောပါ တယ်။

“စစ်ရှောင်ရင်း သေဆုံးသူတွေက သက်ကြီးရွယ်အိုနဲ့ ကလေးတွေများတယ်။ စစ်ဘေး ဒုက္ခသည်စခန်းမှာ လက်နက်ကြီးကျလို့ သေဆုံးတာ၊ အစာအာဟာရနဲ့ ဆေးဝါး မလောက်လို့ သေဆုံးရတာတွေလည်းပါတယ်။ တချို့ကတော့ တိုက်ပွဲမှာ စစ်ကောင်စီ ဘက်က ဖမ်းဆီးတာခံရပြီး သတ်ဖြတ်ခံရတာတွေလည်းပါတယ် ”

တစ်နှစ်ခွဲအတွင်း ဖမ်းဆီးခံထားရသူပေါင်း ၂၆၀ အထိရှိတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲပေါင်း ၃၉၃ ကြိမ်ဖြစ် ခဲ့သလို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ၁၄၇ ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီဘက် က ၁၄၅၁ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၁၅၇ ကြိမ်လုပ်ခဲ့ပြီး ဘာသာရေး အဆောက်အအုံ ၂၃ လုံးနဲ့ အရပ်သားနေအိမ် ၁၁၃၃ လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသလို စစ် ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ညနေပိုင်းအထိ လက်ခံဖြေဆိုတာ မရှိပါဘူး။

လက်ရှိအချိန်အထိ ကရင်နီပြည်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးပြု၊ ဖယ်ခုံ စတဲ့ မြို့နယ်တွေ က ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်ပေါင်း ၂၁၀ ,၀၀၀ ဝန်းကျင် ရှိတယ်လို့ ဒုက္ခသည် အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေဟာ ဒီးမော့ဆို အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်းတွေမှာ အများဆုံး ခိုလှုံနေရပြီး ဆေးဝါးနဲ့ အစားအသောက်တွေ အရေးပေါ်လိုအပ်နေတယ်လို့ ကူညီပေးနေသူ တွေက ပြောပါတယ်။

<https://www.rfa.org/burmese/news/kayah-refugees-08012022065038.html>

## ကျေးရွာ မဘာသာ၊ ပျူစောထီး၊ ပြည်သူ့စစ်များအား ရဲနှင့် စစ်တပ်ယူနီဖောင်းများပေးဝတ်ကာ လုံခြုံရေး ကင်းစောင့်ခိုင်း

ဩဂုတ် ၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ



ဖားအံမြို့တွင် ဇူလိုင်လ ၁၅ရက်နောက်ပိုင်းမှစတင်၍ စစ်ကောင်စီထောက်ခံသည့် မြို့နယ်အတွင်း ကျေးရွာများမှ အမျိုးဘာသာသာသာစောင့်ရှောက်ရေးအဖွဲ့-မဘာသာ၊ ပျူစောထီး၊ ပြည်သူ့စစ်တို့မှ စစ်သင်တန်းတက်ရောက်ပြီး သူ အရပ်သားအချို့အား ရဲနှင့်စစ်တပ်ယူနီဖောင်းများ ပတ်ဆင်စေ၍ လှိုင်းဘွဲ့-ဖားအံလမ်းပိုင်းရှိ စစ်ဆေးရေး ဂိတ်များနှင့်

မြို့တွင်းလုံခြုံရေးတိုးမြှင့်ချထားခြင်း၊ ညဘက်ဧည့်စာရင်းစစ်ဆေးမှုများတွင် စစ်ကောင်စီတပ်များနှင့် တွဲဖက်၍တာဝန်ချထားခိုင်းစေမှုများလုပ်ဆောင်ရာတွင် ပါဝင်ရသူများရှိနေကြောင်း ဖားအံဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လလယ်ပိုင်းက ဖားအံမြို့ အမှတ် ၉ ရပ်ကွက်တွင် ပြုလုပ်သည့် စစ်အာဏာသိမ်း ပြည်နယ် စစ်ကောင်စီအဖွဲ့ဝင်များ၏ လုံခြုံရေးတိုးမြှင့်ရေးအတွက် မြို့အဝင်ဂိတ်များ အင်အားဖြည့်ရန်နှင့် ရပ်ကွက်များ လုံခြုံရေး ပတ်ကင်း၊ ရပ်ကင်း၊ ပတ်ကင်းများ၊ ဧည့်စာရင်းများစစ်ကြရန်အစည်းအဝေး ပြုလုပ်ပြီးနောက် ယခုလို လုပ်ဆောင်လာခြင်းဖြစ်သည်ဟု တောင်ကလေးကျေးရွာ ဒေသခံတစ်ဦးက ယခုလို ပြောသည်။

သူက “တောင်ကလေးဘက်က မဘာသတို့၊ ကြံ့ခိုင်ရေးတို့ အမာခံရှိတဲ့ရွာတွေက စစ်သင်တန်းပေးထားသူတွေကို ခေါ်ပြီး ရဲနဲ့တပ်ယူနီဖောင်းနဲ့ လုံခြုံရေးလိုက် နေကြရတော့ရတယ်။ စစ်တပ်နဲ့ ရဲနဲ့တို့ပြီး သူတို့နေ့ဘက်၊ ညဘက် ဂိတ်တွေ အထိုင်စစ်တာ ၊ ရပ်ကွက် ဧည့်စာရင်းစစ်ရာမှာ ပါကြရတယ်။ ရပ်ကွက်တွေ ရွာတွေဘက် လူစိမ်းအဝင်အထွက် ရှိမရှိတွေ သတင်းပို့ပေးရတယ်”ဟု ပြောသည်။

ကရင်ပြည်နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် စစ်ကောင်စီ ထောက်ခံသည့် အရပ်သတင်းပေးများ၊ နယ်ခြားစောင့်တပ်-BGF တပ်နှင့် ရဲတပ်ဖွဲ့တို့၏ စစ်ဆေးဖမ်းဆီးမှုများကြောင့် ဖားအံမြို့နယ် အနီးတစ်ဝိုက်တွင် နေထိုင်ကြသည့် ဒေသခံများမှာ နေထိုင်သွားလာရေး အခက်တွေ့နေကြရကြောင်း ဒေသခံရွာသားများက ပြောသည်။

မိမိကျေးရွာသားတစ်ဦးက “ကျနော်တို့ရွာဘက်တွေမှာ ဖားအံ မသွားရဲကြဘူး၊ ဖုန်းစစ်၊ ဆိုင်ကယ်စစ်၊ ငွေညှစ် ၊ အမှုဆင်ဖမ်းပြီး ချုပ်ထားတာတွေ ခံကြရတဲ့ ရွာသားတွေ လူငယ်တွေ ကြုံရခံရဘူးတော့ ရွာအပြင် သိပ်မသွား လိုကြတော့ဘူး၊ ရွာကနေ ဖားအံသွားမယ်ဆို စစ်တပ်၊ BGF၊ ရဲ နဲ့ သတင်းပေးတွေရှိတဲ့ စစ်ဆေးရေး ဂိတ်တွေက ၅ ဂိတ်လောက်ဖြတ်ရတယ်၊ တစ်နေရာ တစ်မျိုးစစ်တာ၊ မေးတာတွေက ခတ်ရိုင်းရိုင်း ဆက်ဆံတယ်၊ ဖုန်းမပါရင်လည်းဆံတယ်။ ပါရင်လည်း ဖုန်းထဲအကုန်ဖွင့်ပြခိုင်းပြီး သူတို့ စိတ်လိုမှ ပြန်ပေးပြီး ဆက်သွားခိုင်းတာမျိုး ကြုံကြရတယ်”ဟု ပြောသည်။

ဖားအံမြို့ ရပ်ကျေးနယ်ဒေသတွင်း ကရင်လက်နက်ကိုင် စစ်အာဏာရှင်ဆန်ကျင်တော်လှန်နေကြသည့် ပူးပေါင်း အဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားမှုမရှိသေးသော်လည်း ကြာအင်ဆိပ်ကြီး၊ ဖာပွန်၊ ကော့ကရိတ်၊ မြဝတီ ၊

သံတောင်မြို့ဘက်တွင် တိုက်ပွဲများ နေ့စဉ်လိုလို ဖြစ်ပွားလျက်ရှိသည်။ ထို့အတူ လှိုင်းဘွဲ့မြို့နယ်ဘက်တွင်လည်း စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်ဖွဲ့နှင့် KNLA ပူးပေါင်းတပ်များ နှစ်ဘက်စစ်ရေး တင်းမာမှုများရှိနေကြောင်း နယ်မြေခံ စစ်ရေးသတင်းအရင်းအမြစ်များပြောစကားအရ သိရသည်။

<https://kicnews.org/2022/08/ကျေးရွာ-မဘာသာ-ပျူစောထီး/>

## စစ်ကောင်စီတပ်နှင့် ကော်သူးလေတပ်မတော်တို့ တိုက်ပွဲဖြစ်ပွား၍ ဒေသခံ ၅၀၀ ကျော် ထိုင်းဘက်သို့ ထပ်မံစစ်ရှောင်ခိုလှုံနေရ

ဇူလိုင်လ ၃၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ



Photo: CJ

မြဝတီမြို့တောင်ဘက်ရှိ ဝေါလေဒေသ ရွှေအေးမြိုင်ကျေးရွာဘက်တွင် ဝေါလေစစ်ဗျူဟာ စစ်ကောင်စီစစ်ကြောင်းနှင့်ကော်သူးလေ တပ်မတော်၏ Venom (ပွီနွမ်)စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ဒေသခံ ၅၀၀ ကျော် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထပ်မံစစ်ရှောင်ခိုလှုံနေကြရသည်ဟု

သိရသည်။

ဇူလိုင်လ ၂၇ ရက် ယနေ့ ၃၁ ရက်နေ့အထိ တကျော့ပြန် ပြန်လည်ဖြစ်ပွားနေသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ကော်သူးလေတပ်မတော်၏ Venom စစ်ကြောင်းတို့ တိုက်ပွဲကြောင့် ပြီးခဲ့သည့် ရက်သတ္တပတ်ခန့်မှ ထိုင်းဘက် ကမ်းယာယီစစ်ရှောင်စခန်းဘက်မှ နေရပ်သို့ ပြန်လာနေထိုင်ကြသည့် ဒေသခံ ၅၀၀ ကျော်မှာ ယခုထိုင်းဘက်သို့ ပြန်လည်ထပ်မံထွက်ပြေး စစ်ဘေးရှောင်နေကြရခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်နေရသူများက ပြောသည်။

ရွှေအေးမြိုင်ကျေးရွာမှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက " ထိုင်းစစ်တပ်က အကုန်ပြန်ကူးခိုင်းပြီး ၂ ရက်အကြာ မှာပဲ တိုက်ပွဲက ပြန်ဖြစ်တော့ သူတို့ ထိုင်းဘက်တစ်ခါ ပြန်ကူးပြေးလာ ကြရတယ်၊ အခု မော်ကိုထိုင်း ရွာထဲနဲ့ဘုန်းကြီးကျောင်းမှာ ပေးနေထားတယ်။ ဒီနေ့ မနက်အထိဆို လူ ၅၀၀ ကျော်လောက် ဒီဘက်ကမ်းကို ရောက်လာတာ၊ တချို့လည်း သောင်ရင်းမြစ်ကမ်းနားမှာ အခြေအနေကြည့်ရင်းနေနေကြတယ် " ဟု ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားနေသည့် ဥကရစ်ထ၊ ရွှေအေးမြိုင်၊ ဝါးမီးထ၊ ထီးသဲဘလယ်ဒေသများဘက်နေထိုင်သော ဒေသခံများအနေဖြင့် ဝေါလေစစ်ဗျူဟာကုန်းနှင့် စစ်ကြောင်းများမှ ပစ်ခတ်သည့်လက်နက်ကြီးကျည်များနေရာစုံ ကျရောက်ပေါက်ကွဲနေမှုကြောင့် ထိုင်းနိုင်ငံဘက်သို့ ထပ်မံစစ်ဘေးရှောင်နေကြရာတွင် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးနေရာများနှင့်ထိုင်းနိုင်ငံဘက် ဝေါလေမော်ကို ထိုင်းရွာဘက်တွင် စစ်ရှောင်များ စားသောက် စရာ နေရာထိုင်ခင်းလိုအပ်ချက်များရှိနေကြောင်း စစ်ဘေးရှောင် ကူညီနေသူက ယခုလို ပြောသည်။

“ကျနော်တို့က ၂၉ ရက်က စစ်ရှောင်ကူဖို့ စားစရာသွားပေးရာမှာ ထိုင်းစစ်တပ်က အသွားအလာ တင်းကြပ် ထား တော့ ဝေါလေ-မော်ကိုထိုင်းဘုန်းကြီးကျောင်းမှာပဲ စားစရာတွေချထားပေးခဲ့တယ်၊ အဲ့အချိန်မှာ လူ ၂၀၀ လောက် ကမ်းကူးပြီးရောက်လာနေပြီ ။ ဖုတ်ဖရနဲ့ဝေါလေအကြားမှာရှိတဲ့ မိုကိုထိုင်းဘုန်းကြီးကျောင်းဘက်ကို ပြန်ရှောင်လာကြတယ်။ အခုဒီနေ့သီရတာအဲ့ဒီမှာ လူ ၅၀၀ လောက် ပြန်စစ်ရှောင်လာရတယ်၊ တိုက်ပွဲက ဝါးမီးထရွာနဲ့ ရွှေအေးမြိုင်ရွာ အကြားမှာပစ်နေတာဆိုတော့ လတ်တလော စားဖို့သောက်ဖို့ လိုအပ်နေတယ် ”ဟု စစ်ဘေးရှောင်များထံ စားသောက်စရာကူညီနေသူတစ်ဦးက ပြောသည်။





Photo: CJ

ယခု ရက်ပိုင်းအတွင်း ဝေါလေဗျူဟာကုန်း စစ်ကောင်စီစခန်းမှ စစ်ကြောင်းများ ရွှေ့အေးမြိုင်၊ ဝါးမီးထ၊ ထီးသဲဘလယ်၊ ဥကရစ်ထ ကျေးရွာများဘက် နယ်မြေရှင်းလင်းရေး စစ်ကြောင်းသွားလာနေသည့် အခြေအနေအား ဇူလိုင်လအတွင်း အသစ်ထပ်မံဖွဲ့စည်းထားသည့် ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့်

ကော်သူးလေတပ်မတော်၏ Venom စစ်ကြောင်းမှ ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့်အတွက် နှစ်ဖက်အကျအဆုံးထိခိုက်ဒဏ်ရာ ရရှိမှုများရှိနေကြောင်း သိရှိရသည်။

KNU တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကောင်စီနယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတွက် ကော့ကရိတ် မောင်းမရွာသစ်ကုန်းဘက်တွင် KNLA ပူးပေါင်းကျားဖြူ စစ်ကြောင်း၊ မြဝတီ-ဖလူး-ဝေါလေ လမ်းပိုင်းတွင် KNLA ပူးပေါင်းကော်ဘရာစစ်ကြောင်း နှင့် ဝေါလေ-ဥကရစ်ထ လမ်းပိုင်းတွင် ကော်သူးလေတပ်မတော်၏ ဗွီနွမ်စစ်ကြောင်းများနှင့်တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

ထို့ကြောင့် စစ်ကောင်စီဘက်က ဖျက်အားပြင်း ဟောင်ဝှစ်ဇာအမြောက်လက်နက်ကြီး အသုံးပြုပစ်ခတ်မှုများ အရှိန်မြင့်တိုက်ခိုက်လာသည့်အတွက် စစ်ဘေးရှောင်ဒေသခံများ ယနေ့ ဇူလိုင်လ ၃၁ ရက် နံနက်ပိုင်းအထိ ထိုင်းနိုင်ငံဘက် ဆက်လက်စစ်ဘေးရှောင်လာနေကြရကြောင်း ဝေါလေဒေသခံများ၏ ပြောစကားအရ သိရသည်။

<https://kicnews.org/2022/07/စစ်ကောင်စီတပ်နှင့်-ကော်/>

## ကျောက်တော်မြို့မှာ AA တပ်ဖွဲ့ဝင်နှစ်ဦးနဲ့ ဒေသခံတစ်ဦး ဖမ်းဆီးခံရ

2022.08.01



ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တွေကို ၂၀၁၇ ခုနှစ်က တွေ့ရစဉ် Photo:AA

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မဟာမုနိဘုရားမှာ ဩဂုတ်လ ၁ ရက်နေ့ ဒီနေ့ နေ့လယ်ပိုင်း ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်နှစ်ဦးနဲ့ သရက်တပင်ရွာက ဒေသခံတစ်ဦး ဖမ်းဆီးခံလိုက်ရတယ် လို့ ဒေသခံတွေက ပြောပါတယ်။

သရက်တပင်ရွာသား ဦးမောင်စောသာနဲ့ AA တပ်ဖွဲ့ဝင်နှစ်ဦးတို့ဟာ မဟာမုနိဘုရား မြောက်ဘက် မုခ်ဝရွှေ့မှာ ဖမ်းဆီးခံလိုက်ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီနေ့ ၁၂ နာရီလောက်မှာ ဖမ်းသွားတာ။ အဲဒီဘုရားအနားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေက ဖမ်းသွားတာ။ သူတို့ဖုန်းတွေကို စစ်ဆေးတယ်။ ပြီးတော့ ဖမ်းသွားတာပေါ့။ အဲဒီအနီးအနားမှာ စစ်မှုထမ်း ဟောင်းတွေ ဆိုင်ရောင်းနေတာရှိတယ်။ သူတို့က တိုင်ပြော လိုက်တာလို့ သိရတယ်။ အရပ်သားတစ်ယောက် ကတော့ သူတို့ကို ဆိုင်ကယ်နဲ့ လာခေါ်တာဆိုပြီး ရောအဖမ်းခံလိုက်ရတာ”

သုံးဦးစလုံးကို ကျောက်တော်မြို့နယ် အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ထံ ခေါ်ဆောင် သွားတယ်လို့လည်း ဆိုပါတယ်။

ဒီလိုဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးသလို AA ပြောခွင့်ရသူ ဦးခိုင်သုခကိုလည်း RFA က မေးမြန်းနေဆဲ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ AA နဲ့ စစ်ကောင်စီတပ်တို့ဟာ ပြီးခဲ့တဲ့ မေလကစလို့ စစ်ရေးတင်းမာ နေခဲ့တာဖြစ်ပြီး ဇွန်လနဲ့ ဇူလိုင်လတွေထဲမှာတော့ အပြန်အလှန် ဖမ်းဆီးမှုတွေ ရှိလာတာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့ကလည်း မောင်တောမြို့နယ် မြောက်ပိုင်းမှာ AA နဲ့ စစ်ကောင်စီ တပ်အကြား တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့ပြီး နယ်ခြားစောင့်ရဲအချို့ သေဆုံးခဲ့သလို ရဲမှူးတစ်ဦး အပါအဝင် ၁၄ ဦးနဲ့ လက်နက်ခဲယမ်း အများအပြား ဖမ်းဆီးရမိခဲ့တယ်လို့ AA က ထုတ်ပြန် ထားပါတယ်။

အဲဒီတိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ AA အဖွဲ့ရဲ့ ရန်စမှုဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

AA ပြောခွင့်ရ ဦးခိုင်သုခကလည်း နှစ်ဖက်စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပြီး တိုက်ပွဲဖြစ်၊ မဖြစ်ကတော့ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုအပေါ်မှာ မူတည်တယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ RFA ကို ဖြေဆိုထားပါတယ်။

<https://www.rfa.org/burmese/news/myanmar-soldiers-arrested-two-aa-08012022071845.html>

## မာန်အောင်ကျွန်းမှာ ULA/AA နဲ့ ပတ်သက်သူတွေကို ဖမ်းဆီးဖို့ စစ်ကောင်စီတပ် ရှာဖွေနေ

2022.07.31



စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့က ရခိုင်ပြည်နယ်မှာ တွေ့ရစဉ် Photo: REUTERS

ရခိုင်ပြည်နယ် မာန်အောင်ကျွန်းပေါ်က ရွာတချို့မှာ ရက္ခိုင့်တပ်တော် ( AA ) နဲ့ AA ရဲ့ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်တဲ့ ULA တို့နဲ့ မပတ်သက်ဖို့၊ မထောက်ခံဖို့ ပြောဆိုတာတွေ ရှိတဲ့အပြင် ဆက်စပ်သူအချို့ကိုလည်း စစ်ကောင်စီဘက်က

အပြင်းအထန် ရှာဖွေနေတယ် လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့ကလည်း မာန်အောင်မြို့နယ်မှာရှိတဲ့ ကမုံတောင် ခမရ (၃၄၄) တပ်ရင်းက စစ်ကောင်စီတပ်သားတချို့နဲ့ ရဲတပ်ဖွဲ့ဝင်တွေအပြင် ရွာအုပ်ချုပ်ရေးမှူးတွေဟာ သစ်ပုံရွာထဲက ကျူရှင်ဆရာကို ဖမ်းဆီးဖို့ လာရှာခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"၂၆ ရက်နေ့က ရွာကကျူရှင်သင်တဲ့ဆရာကို လာရှာတယ်၊ သူကျူရှင် ဘယ်မှာလဲလိုက်ပြ ဆိုပြီး ညီမလုပ်သူကို ခေါ်သွားတယ်။ စစ်ဆေးတယ်။ ဖုန်းနံပါတ်တွေ တောင်းတယ်။ ညီမလုပ်သူက မသိဘူး၊ ဖုန်းကလည်း မရှိဘူး၊ ဘယ်သွားလဲ မသိဘူးလို့ပြောတော့ အိမ်ပြန်ရောက်လာရင် သတင်းပေးပါဆိုပြီး ပြန်သွားကြတယ်"

အဲဒီကျူရှင်ဆရာဟာ မာန်အောင်မြို့နယ်က စစ်ဘေးရှောင်တွေရဲ့ စားနပ်ရိက္ခာ အခက်အခဲ အတွက် ကူညီဆောင်ရွက်ပေးခဲ့ပေမယ့် ပြစ်မှုကျူးလွန်ထားတာမျိုးတော့ မရှိဘူးလို့ ဒေသခံက ဆိုပါတယ်။

ဒီနေ့အထိလည်း ULA/AA နဲ့ ဆက်စပ်နေသူတွေအပြင် တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီး ဖို့ မာန်အောင်မြို့နယ်ထဲက ရွာတွေထဲ ဝင်ရောက်ရှာဖွေနေတာကြောင့် အချို့ကတော့ တောတောင်တွေထဲ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် မာန်အောင်ကျွန်းပေါ်မှာ ရွာပေါင်း ၁၃၇ ရွာရှိပြီး လူဦးရေ ခြောက်သောင်း ကျော် နေထိုင်ပါတယ်။

## တွေ့ဆုံဆွေးနွေးရေးကို အဓိက ကိုင်စွဲ သွားမည်ဟု RCSS ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။ ဇူလိုင်လ ၃၁ ရက်၊ ၂၀၂၂ ခုနှစ်။



လက်ရှိနိုင်ငံရေး အခြေအနေနှင့် ပတ်သက်ပြီး RCSS အနေဖြင့် တွေ့ဆုံဆွေးနွေးခြင်းကို အဓိက စွဲကိုင်ထားပြီး ငြိမ်းချမ်းရေးရရှိရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် နည်းလမ်းရှာကြိုးပမ်း ဆောင်ရွက်သွားမည်ဟု RCSS ပြောသည်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဌာနချုပ် လွယ်တိုင်းလျန်းတွင် ဇူလိုင်လ ၂၈ ရက်နေ့ မှ ၃၁ ရက် နေ့အထိ ၄ ရက်တာ ကျင်းပပြုလုပ်ခဲ့သည့် RCSS ၏ ခြောက်လပတ် အစည်းအဝေးအပြီးတွင်

ထိုသို့ ထုတ်ပြန် ပြောဆို လိုက်ခြင်းဖြစ်သည်။

RCSS က “သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီး ရေရှည် ထည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးအတွက် RCSS သည် အဖွဲ့အစည်း များအားလုံးနဲ့ လက် တွဲပူးပေါင်း ကြိုးပမ်းဆောင်ရွက်သွားမည်” ဟု ပြောသည်။

တဖက်တွင်လည်း RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်သည် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ယခု နှစ် မေလတတိယပတ်တွင် သွားရောက်တွေ့ဆုံခဲ့သည့်အပေါ် လူထု၏ ဝေဖန်မှုကို ခံနေရသည်။

ဗိုလ်ချုပ်ကြီးယွက်ဆစ်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ မေလ ၂၀ ရက်နေ့က နေပြည်တော် တွင်တွေ့ဆုံခဲ့ကြရာတွင် လတ်တလော ဖြစ်ပေါ်နေသည့် နိုင်ငံရေးအကျပ်အတည်းများကို ဆွေးနွေးခဲ့ခြင်းမျိုးမရှိပဲ ဒေသဖွံ့ဖြိုးရေးကိစ္စများကို မည်ကဲ့သို့ ဆောင်ရွက်နိုင်မည်ကိုသာ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်ဟု RCSS ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး အုမ်ခေးက ပြောဆိုထားသည်။

သို့သော် RCSS ဘက်က နှစ်ဖက်ကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရန်နှင့် ငြိမ်းချမ်းရေးကိစ္စ၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။ ထိုသို့ ဆွေးနွေးခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ရှမ်းလူထုအပါအဝင် စစ်အာဏာရှင်ကို တော်လှန်နေသူများက RCSS အပေါ် စိတ်ပျက်နေကြသည်။

RCSS ၏ ၆ လပတ်အစည်းအဝေးတွင် ဌာနအသီးသီးက တင်ပြသည့် ၆ လတာ လုပ်ငန်းအစီရင်ခံစာများ အပေါ် သုံးသပ်ဆွေးနွေးခြင်း၊ နိုင်ငံရေး စစ်ရေး အခြေအနေများ၊ အဖွဲ့အစည်းအတွင်းနှင့် အဖွဲ့ အစည်းပြင်ပ အခြေအနေများကို ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ဆွေးနွေးပြီး ရှေ့လုပ်ငန်းစဉ်များကို ချ မှတ်ခဲ့သည် ဟု RCSS က ပြော သည်။

ယခုကျင်းပပြုလုပ်ခဲ့သည့် RCSS ၏ ၆ လပတ်အစည်းအဝေး အပြီး ထုတ်ပြန်ချက်နှင့် ပတ်သက်၍ တာဝန်ရှိသူများကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

၄ ရက်တာ ကျင်းပပြုလုပ်သည့် RCSS ၏ ခြောက်လပတ် အစည်းအဝေးတွင် RCSS အကြံပေးအဖွဲ့များ၊ ဗဟို အလုပ်အမှုဆောင် ကော်မတီ CEC ဝင်များ၊ ဗဟို ဦးစီးကော်မတီ CLC ဝင်များ၊ ဗဟို ကော်မတီ CC ဝင်များနှင့် တာဝန်ရှိသူပုဂ္ဂိုလ် စုစုပေါင်း ၂၃၇ ဦး တက်ရောက်ခဲ့သည်ဟု သိရသည်။

## စစ်ဘေးဒုက္ခသည် ရှစ်သိန်းခြောက်သောင်းကျော်လာကြောင်း UN OCHA ပြော

2022.08.01



စစ်ကိုင်းတိုင်းအတွင်းမှ စစ်ဘေးဒုက္ခသည်တချို့အား  
တွေ့ရစဉ် Photo: Ko Bo Bo

အာဏာသိမ်း တစ်နှစ်ခွဲကျော်အတွင်း စစ်ဘေးဒုက္ခသည်  
ရှစ်သိန်းခြောက်သောင်းကျော် ရှိလာပြီလို့ ကုလသမဂ္ဂ  
လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး ( UN  
OCHA) က ဇူလိုင်လ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ဘေးဒုက္ခသည် ရှစ်သိန်းခြောက်သောင်းကျော်  
(၈၆၆,၄၀၀) ထဲမှာ စစ်ကိုင်းတိုင်းထဲက လေးသိန်းခုနစ်သောင်း (၄၇၀,၀၀၀) နဲ့ အများဆုံးပါဝင်နေပြီး  
ကရင်ပြည်နယ်က ရှစ် သောင်းကျော် (၈၂,၄၀၀) နဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။

UN OCHA ရဲ့ စာရင်းအရ မကွေးတိုင်းမှာ စစ်ဘေးဒုက္ခသည် ရှစ်သောင်းနီးပါး (၇၉,၂၀၀) ရှိသလို  
ကယားပြည်နယ်ထဲမှာလည်း နေရပ်စွန့်ခွာ ထွက်ပြေးရသူ ခုနစ်သောင်းခွဲနီးပါး (၇၄,၅၀၀) ရှိပါတယ်။

ကျန်တဲ့ စစ်ဘေးဒုက္ခသည်တွေကတော့ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့  
မြောက်ပိုင်း၊ ပဲခူးတိုင်း အရှေ့ပိုင်း၊ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်တို့က ဖြစ်တယ်လို့ UN OCHA က  
ဖော်ပြထားပါတယ်။

အာဏာသိမ်းခင်နဲ့ အာဏာသိမ်းပြီးနောက် စစ်ဘေးဒုက္ခသည် စုစုပေါင်း ၁၂ သိန်းကျော် အတွက်  
အကူအညီတွေ လိုအပ်နေသလို လက်ရှိမှာ ၁၃ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ ၁၀၆ သန်းဖိုးသာ  
ထောက်ပံ့ထားနိုင်တယ်လို့ UN OCHA က ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း ၁ ဒသမ ၆ သန်း အလုပ်လက်မဲ့ဖြစ်ခဲ့ရသလို  
ငွေကြေးဖောင်းပွမှု ၁၈ ရာခိုင်နှုန်း ရောက်ခဲ့တယ်လို့ ကမ္ဘာ့ဘဏ်ကို ကိုးကားပြီး UN OCHA က  
ဖော်ပြပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ စစ်အာဏာသိမ်း တစ်နှစ်ခွဲပြည့်တဲ့  
ဒီနေ့ မိန့်ခွန်းမှာ စစ်ဘေးဒုက္ခသည်တွေအရေး ဆောင်ရွက်ပေးဖို့ ထည့်သွင်းပြောဆိုတာမရှိဘဲ လာမယ့်  
ခြောက်လအတွင်း အလုပ်အကိုင်အခွင့်အလမ်း၊ ဝင်ငွေနဲ့ ဝယ်လိုအားတွေ တိုးတက်လာမယ့်အကြောင်း၊  
ရွေးကောက်ပွဲလုပ်မယ့်အကြောင်းတွေပဲ ပြောသွားပါတယ်။

<https://www.rfa.org/burmese/news/unocha-says-that-war-refugees-have-reached-over-860000-08012022054004.html>

## ရိုဟင်ဂျာတွေကို ပြန်လက်ခံဖို့ စစ်ကောင်စီ စီစဉ်

၁ ဩဂုတ် ၂၀၂၂

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့ကြတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်ဆလင်တွေကို  
ပြန်လည်လက်ခံရေး ကို ဩဂုတ်လကုန်ပိုင်းမှာ ပြန်စတင်ဖို့နေတယ်လို့ ရခိုင်ပြည်နယ်ကောင်စီက ပြောပါတယ်။





ဓာတ်ပုံ ပုံစာ, ကူတူပါလောင် ဒုက္ခသည်စခန်းက ရိုဟင်ဂျာ မိသားစုတစ်စု

ဒုက္ခသည် ပြန်လည်လက်ခံရေးနဲ့ ပတ်သက်လို့ တစ်ဖက်နိုင်ငံက လွှဲပြောင်းပေးပို့တဲ့အပေါ်မူတည်တယ်လို့ ပြည်နယ်ကောင်စီက ဆိုပါတယ်။

အဲဒီဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် မောင်တောအရေးအခင်းဖြစ်စဉ်မှာ တစ်ဖက်ဘက်လားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့ကြသူတွေ ဖြစ်ပါတယ်။

ရခိုင်ပြည်မြောက်ပိုင်းမှာ ၂၀၁၇ တုန်းက ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေးဖြစ်စဉ်အတွင်း အိမ်နီးချင်း ဘက်လားဒေ့ရှ်နိုင်ငံဘက်အခြမ်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ရိုဟင်ဂျာ ၇ သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂရဲ့ အချက်အလက်တွေက ဖော်ပြခဲ့ပါတယ်။



ဓာတ်ပုံ ပုံစာ, ၂၀၁၉ ခုနှစ်က ရိုဟင်ဂျာတွေ ပြန်လည်လက်ခံရေး အတွက်နယ်စပ်မှာ စောင့်ဆိုင်းနေခဲ့တဲ့ မြန်မာဘက်က အစိုးရဝန်ထမ်းများ

လက်ရှိ ဘက်လားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြသူအများစုဟာ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင် မြို့နယ်တွေမှာ နေထိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။

ပြန်လာသူတွေအနေနဲ့ ဆွေမျိုးမိသားစုတွေကို ပြောပြနိုင်လို့ရှိရင် စစ်ဆေးမှုတွေပြုလုပ်ပြီး မူလရွာတွေမှာ နေရာချပေးသွားမယ်လို့ ပြည်နယ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

အရင်တုန်းကလည်း ဒုက္ခသည်တွေ လက်ခံဖို့လုပ်ခဲ့တာရှိပြီး ကိုဗစ်ရောဂါတွေ ဖြစ်ပွားလာမှုကြောင့် အစီအစဉ်ရွှေ့သွားခဲ့တာရှိတယ်လို့ ဆိုပါတယ်။

အခုကလည်း လက်ခံမယ့်ဘက်က အဆင်သင့်ဖြစ်ပေမယ့် ဟိုဘက်က မပို့ပေးတာတွေလည်းရှိတတ်တယ်လို့ အရင်အတွေ့ကြုံနဲ့ ပတ်သက်ပြီး ဦးလှသိန်းက ပြောပြပါတယ်။



ဓာတ်ပုံ ပုံစာ, ဆွေမျိုးမိသားစုတွေကို ပြောပြနိုင်လို့ရှိရင် စစ်ဆေးမှုတွေပြုလုပ်ပြီး မူလ ရပ်ရွာတွေမှာ နေရာချပေးမယ်လို့ပြော

အာဏာသိမ်းစစ်ကောင်စီရဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာသက်သက်ခိုင်နဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့

ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေကို ပြန်လည်နေရာချထားရေး လုပ်ဆောင်နေတဲ့ နေရာတွေကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

ဒါဟာ စစ်တပ်က အာဏာသိမ်းခဲ့အပြီး ပေါ်ပေါက်လာတဲ့ အာဏာသိမ်းမှု ကန့်ကွက် ဆန္ဒပြမှုတွေ၊ လက်နက်ကိုင် တော်လှန်မှုတွေကို ဖြေရှင်းနေရချိန်မှာပဲ စစ်ကောင်စီလက်အောက် ပြည်ထောင်စုဝန်ကြီးအဆင့် တာဝန်ရှိသူတွေ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်ကို ပထမဆုံး သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံအတွင်းက ထွက်ခွာသွားရသူတွေ၊ ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူနိုင်ရေး ဆောင်ရွက်မယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းပြီး လပိုင်းအကြာမှာ

ထုတ်ဖော်ပြောထားခဲ့ပေမဲ့ ဘာတွေ လုပ်ဆောင်ဖို့ ရှိသလဲ ဆိုတာကို တိတိကျကျ ထုတ်ဖော် ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။

အဲဒီတုန်းက ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်က တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း၊ ကြိမ်ချောင်းစခန်း၊ အမှတ် ၂ စခန်း၊ လှဖိုးခေါင်စခန်း စတဲ့နေရာတွေကို စစ်ကောင်စီရဲ့ ဝန်ကြီးတွေ သွားရောက် ကြည့်ရှုခဲ့ကြပါတယ်။



ဓာတ်ပုံ ပုံစာ၊ ရိုဟင်ဂျာတွေ ပြန်လည်နေရာချထားရေး စခန်းတစ်ခုဖြစ်တဲ့ လှဖိုးခေါင်စခန်း

အဲဒီနေရာတွေဟာ ပြီးခဲ့တဲ့အစိုးရ လက်ထက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်မျိုးအပြင် နိုင်ငံတကာ လက်ခံနိုင်မယ့် အစီအစဉ်မျိုးနဲ့ ရိုဟင်ဂျာတွေကို ပြန်လက်ခံနိုင်ရေး စီမံကိန်းအရ ဖွင့်လှစ်ထားတဲ့ စခန်းတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အရပ်သားအစိုးရလက်ထက်ကလည်း ရိုဟင်ဂျာတွေ ပြန်လည်လက်ခံရေး ဆောင်ရွက်ခဲ့ပေမယ့် ပြန်လာသူတွေနည်းပါးခဲ့သလို တစ်ဖက်နိုင်ငံက လွှဲပြောင်းပေးပေးမှုတွေလည်း ပျက်ကွက်ခဲ့တာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

တစ်ဖက်နိုင်ငံကို ထွက်ပြေးသွားသူတွေက သူတို့ကို နိုင်ငံသား အခွင့်အရေးမရတာ သူတို့ရဲ့ မူလနေရပ်နေရာတွေမှာ ပြန်နေခွင့်မရလို့ ပြန်လာသူနည်းခဲ့တယ်လို့ ဆိုကြပါတယ်။

ဘယ်အစိုးရဖြစ်ဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒုက္ခသည်တွေအဖြစ်ရောက်ရှိနေကြတဲ့လူတွေ နေရပ်ပြန်ရေးအတွက် ဆောင်ရွက်ပေးဖို့ တာဝန်ရှိတယ်လို့ မွတ်ဆလင်ခေါင်းဆောင်အချို့က ပြောပါတယ်။ ဒါပေမဲ့ အခုပြန်လည်လက်ခံရေးအစီစဉ်တွေအပေါ်မှာတော့ မေးခွန်းထုတ်စရာတွေဖြစ်နေတယ်လို့ ဘူးသီးတောင်က မွတ်ဆလင်ခေါင်းဆောင် ဦးအဘူတာဟေရ်က ပြောပါတယ်။



ဓာတ်ပုံ ပုံစာ၊ စစ်တွေက မွတ်ဆလင် ဒုက္ခသည်စခန်း

နိုင်ငံတွင်းက စစ်တွေမြို့မှာ ၂၀၁၂ ကတည်းက ဒုက္ခသည်စခန်းကို ရောက်ပြီး ကန့်သတ်ခံထားရသူတွေတောင် သူတို့နေရာမှာ ပြန်မနေရသေးတော့ အဲဒါတွေက မေးစရာတွေဖြစ်နေတာလို့ မွတ်ဆလင်ခေါင်းဆောင် ဦးအဘူတာဟေရ်က ပြောပါတယ်။

မူလနေရပ်တွေမှာ ပြန်လည်နေရာချပေးပြီး သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ပြန်ပေးဖို့နဲ့ လွတ်လပ်စွာသွားလာခွင့်တွေ ပေးလို့ရှိရင်တော့ ပြန်လာကြမှာဖြစ်တယ်လို့ ယုံကြည်ကြောင်း မွတ်ဆလင်အသိုင်းအဝိုင်းက ပြောဆိုကြပါတယ်။

ပြန်လည်ဝင်ရောက်လာသူတွေကို ယာယီထားရှိဖို့အတွက် အဆောင်တွေနဲ့ ပြန်လည်လက်ခံရေးစခန်းတွေကို ပြုပြင်ထားပြီဖြစ်တယ်လို့ လည်း ပြည်နယ်ကောင်စီဘက်က ပြောပါတယ်။

ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်အခြမ်း ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေထဲက စိစစ်ပြီးသား ဒုက္ခသည် ၃၄၅၀ ကို ၂၀၁၉ ဩဂုတ်လ ၂၂ ရက်နေ့မှာ ပြန်လာဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား သဘောတူထားခဲ့ကြပေမယ့် သတ်မှတ်ထားတဲ့နေ့မှာ ဒုက္ခသည် တစ်ဦးတစ်ယောက်မှ ပြန်မလာနိုင်ခဲ့ကြပါဘူး။

ရခိုင်မြောက်ပိုင်းဖြစ်စဉ်မှာ မွတ်ဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေကျူးလွန်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတာနဲ့ပတ်သက်လို့ မြန်မာဘက်က ကနဦးကန့်ကွက်ချက် လေးချက်စလုံးကို အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က ပယ်ချခဲ့တာလည်း ဖြစ်ပါတယ်။

## အာဏာသိမ်း ၁၈ လ အတွင်း ပြည်သူ ၆၂၀၀ ကျော် ဖမ်းဆီးထားကြောင်း စစ်ကောင်စီဝန်ခံ

2022.08.01



ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဖမ်းဆီးခံရသူအချို့ကို တွေ့ရစဉ် Photo: RFA

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဇူလိုင်လကုန်အထိ အာဏာသိမ်း ၁၈ လအတွင်း ဖမ်းဆီးထားသူ ၆၂၀၆ ဦးရှိတယ်လို့ သြဂုတ်လ ၁ ရက် ဒီနေ့ မနက်ပိုင်း မိန့်ခွန်းမှာ

စစ်ကောင်စီခေါင်းဆောင် ပိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝန်ခံပါတယ်။

စစ်ကောင်စီ အုပ်ချုပ်ခဲ့တဲ့ တစ်နှစ်ခွဲ (၁၈ လ) တာကာလ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီးပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောတာပါ။

တစ်နှစ်ခွဲအတွင်း နိုင်ငံတစ်ဝန်း လက်ပစ်ဗုံးပစ်ခတ်ခံရမှုနဲ့ မိုင်းခွဲတိုက်ခိုက်ခံရမှု ၇၂၄၆ ကြိမ်၊ တိုက်ခိုက်သတ်ဖြတ်ခံရမှု ၆၅၆၇ ကြိမ်နဲ့ မီးရှို့ခံရမှု ၁၀၉၄ ကြိမ် ဖြစ်ပွားခဲ့ပြီး လက်နက်မျိုးစုံ ၆၃၁၁ လက်၊ ခဲယမ်းမျိုးစုံ ၃၃၅,၁၈၄၊ လက်ပစ်ဗုံးနဲ့ မိုင်း ၁၁,၇၁၅ ခု သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးတဲ့အထဲမှာ သံဃာ၊ သီလရှင်၊ အစိုးရဝန်ထမ်း၊ ကလေးသူငယ်၊ အုပ်ချုပ်ရေးဆိုင်ရာ နဲ့ အရပ်သားစုစုပေါင်း ၃၄၈၃ ကျော်ရှိပြီး ဒဏ်ရာရသူ ၃၀၆၅ ဦးနဲ့ ပျောက်ဆုံးနေသူ ၄၁ ဦး ရှိတယ်လို့လည်း ပြောပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့အထဲမှာ စစ်ကိုင်းတိုင်းက ၄၀၂၆ ကြိမ်၊ ရန်ကုန်တိုင်းက ၂၄၄၂ ကြိမ်၊ မန္တလေးတိုင်းက ၂၁၉၄ ကြိမ်၊ မကွေးတိုင်းက ၁၃၅၉ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ( AAPP) ရဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ထိ အဖမ်းခံရသူပေါင်း ၁၁,၈၂၀ ဦးရှိပြီး အဲဒီအထဲမှာ ၁၃၆၄ ဦးက ထောင်ချခံထားရပါတယ်။

ပြည်သူလူထုက မဲပေးရွေးချယ်ထားတဲ့ အစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီကတော့ အရေးပေါ်အာဏာသိမ်းကာလ သက်တမ်းကို နောက်ထပ်ခြောက်လ တိုးလိုက်ကြောင်း မနေ့ကပဲ ကြေညာထားပါတယ်။

<https://www.rfa.org/burmese/news/military-admitted-morethan-6200people-were-arrested-during-18months-of-coup-08012022004014.html>

## ၁၈ လအတွင်း အကြိမ်ပေါင်း ၁၅၀၀၀ ခန့် မိုင်းခွဲတိုက်ခိုက်မီးရှို့ခံရဟု အာဏာသိမ်းစစ်ခေါင်းဆောင် ပြော

Published By DVB | 1 August, 2022

အာဏာသိမ်းပြီးတဲ့အချိန်ကနေ ၁၈ လအတွင်း အကြိမ်ပေါင်း ၁၅၀၀၀ လောက် မိုင်းခွဲတိုက်ခိုက် မီးရှို့ခံခဲ့ရတယ်လို့ အကြမ်းဖက်အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။





မနေ့ကလုပ်တဲ့ အမျိုးသား  
ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ  
ပြောဆိုခဲ့တာဖြစ်ပြီး ပြည်သူ့အာဏာကို  
မတရားသိမ်းယူထားတဲ့ ကာလတိုးမြှင့်ဖို့အတွက်  
အကြောင်းပြချက်တခုအဖြစ်  
ထည့်သွင်းပြောဆိုခဲ့တာပါ။

အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁

ရက်ကနေ ၂၀၂၂ ခုနှစ် ဇူလိုင် ၂၂ ရက်အထိ တနိုင်ငံလုံးမှာ လက်ပစ်ဗုံး လက်လုပ်ဗုံးပစ်ခံရတာ၊  
မိုင်းခွဲခံရတာက ၇၂၄၆ ကြိမ်၊ တိုက်ခိုက် သတ်ဖြတ်ခံရတာ ၆၅၆၇ ကြိမ်၊ မီးရှို့ခံရတာ ၁၀၉၄ ကြိမ်၊ စုစုပေါင်း  
၁၄၉၀၇ ကြိမ် ဖြစ်ခဲ့တယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။

အစိုးရဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ယူထားသူတွေအပါအဝင် အရပ်သား ၃၄၈၃ ယောက် သေဆုံး၊  
၃၀၆၅ ယောက် ဒဏ်ရာရပြီး ၄၁ ယောက်က ပျောက်ဆုံးနေတယ်လို့လည်း ပြောပါတယ်။

တိုက်ခိုက်ခံရတာဟာ စစ်ကိုင်းတိုင်းမှာ ၄၀၂၆ ကြိမ်၊ ရန်ကုန်တိုင်းမှာ ၂၄၄၂ ကြိမ်၊ မန္တလေးတိုင်းမှာ ၂၁၉၄  
ကြိမ်နဲ့ မကွေးတိုင်းမှာ ၁၃၉၅ ကြိမ်နဲ့ အများဆုံး ဖြစ်ခဲ့တယ်လို့ ဆိုပြီး အဲဒီဒေသတွေမှာ လုံခြုံမှု  
တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုရအောင် ဆက်လုပ်သွားဖို့ လိုတယ်လို့လည်း ပြည်သူတွေကို  
မတရားဖမ်းဆီးသတ်ဖြတ်၊ ပြည်သူရပ်ရွာအိုးအိမ်တွေကို ဖျက်ဆီးမီးရှို့နေတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်က  
ပြောပါတယ်။

အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ သူ့အာဏာသိမ်းတဲ့ ၁၈ လအတွင်း သူ့ကြောင့် ဖြစ်လာခဲ့တဲ့  
တိုင်းပြည် ယိုယွင်းပျက်စီးဆုတ်ယုတ်တဲ့အကြောင်းတွေကို တခြားသူတွေက ပြုလုပ်နေတယ်လို့ စွပ်စွဲပြောဆိုပြီး  
အာဏာသိမ်းသက်တမ်းကို ထပ်တိုးဖို့ စစ်တပ်ဦးဆောင်တဲ့ အမျိုးသား  
ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာတောင်းဆိုပြီး အဲဒီအစည်းအဝေးကလည်း နောက်ထပ် ၆  
လ တိုးပေးခဲ့ပါတယ်။

<https://burmese.dvb.no/archives/546258>

## စစ်ကောင်စီက အာဏာသိမ်းကာလ ၆ လ ထပ်တိုး

By [ဝေဟင်စိုး](#) | 01 August 2022



စစ်ကောင်စီက အရေးပေါ်ကာလဟုဆိုကာ  
အာဏာသိမ်းယူသည့်ကာလကို ခြောက်လထပ်တိုးသတ်မှတ်  
လိုက်ကြောင်း ယမန်နေ့ ဇူလိုင်လ ၃၁ ရက်နေ့တွင်  
ကြေညာသည်။

ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်တွင်  
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး  
၂/၂၀၂၂ ကိုပြုလုပ်၍ စစ်ကောင်စီခန့်  
ယာယီသမ္မတဦးမြင့်ဆွေထံ အစီရင်ခံတင်ပြပြီး သဘောတူ

ဆုံးဖြတ် ချက်အရဟုဆိုကာ နိုင်ငံတော်အာဏာကိုသိမ်းယူမှု ခြောက်လသက်တမ်းတိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ နိုင်ငံတော်အာဏာကို တစ်နှစ်အကြမ်းဖက်  
သိမ်းယူခဲ့ပြီးနောက်၊ ထပ်မံ၍ ဒုတိယအကြိမ် သက်တမ်းခြောက်လ ထပ်တိုးသတ်မှတ်ထားသည်မှာ ယမန်နေ့  
ဇူလိုင် ၃၁ ရက်တွင် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

ထို့ကြောင့် ယမန်နေ့က ကာ/လုံအစည်းအဝေးခေါ်ယူ၍ တတိယအကြိမ် အာဏာသိမ်းယူသည့်ကာလ ခြောက်လ ထပ်တိုးလိုက်ခြင်း ဖြစ်သည်။

ယခင်စစ်ဗိုလ်ချုပ်များ၏ အလိုကျရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်တွင် အရေးပေါ်ကာလကို နှစ်နှစ်အထိ ကြေညာနိုင်ပြီး၊ ကနဦးတစ်နှစ်သက်တမ်းတစ်ကြိမ်နှင့် ခြောက်လသက် တမ်း နှစ်ကြိမ်အထိ သက်တမ်းတိုးနိုင်သည်ဟု ရေးဆွဲထားသည်။

ရွေးကောက်ပွဲပြုလုပ်ရန် ပြင်ဆင်မှုများဆောင်ရွက်ရမည့်ကာလအတွက် ထပ်မံ၍ ခြောက်လသက်တမ်း တိုး သတ်မှတ်လိုက်ခြင်းဖြစ်သည်ဟု စစ်ကောင်စီခေါင်းဆောင်က ဆိုသည်။


၎င်းတို့ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယခုခြောက်လသက်တမ်းသည် နောက်ဆုံးဖြစ်ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ပြည့်မည်ဖြစ်ကာ နောက်ခြောက်လအတွင်း ရွေးကောက်ပွဲကို ကျင်းပပေးရ မည့် အခြေအနေဖြစ်သည်။

တစ်နိုင်ငံလုံးရှိ ပြည်သူလူထု၊ တော်လှန်ရေးအင်အားစုများနှင့် နိုင်ငံရေးပါတီအချို့က စစ်ကောင်စီ ပြုလုပ် မည့်ရွေးကောက်ပွဲကို လက်မခံကြောင်းနှင့် ၂၀၂၀ ပြည့်နှစ်အတွင်းကကျင်းပခဲ့သည့် ရွေးကောက်ပွဲရလဒ် ကိုသာလက်ခံမည်ဟု ဆိုထားသည်။

<https://www.mizzimaburmese.com/article/112494>

**နိုင်ငံတည်ငြိမ်မှု မရှိ၍ အာဆီယံ ဘုံသဘောတူညီချက်အား အကောင်အထည်ဖော်ရန် အခက်အခဲ ရှိခဲ့ပြီး ယခုနှစ်၌ အခြေအနေ တိုးတက်လာသဖြင့် ဘုံသဘော တူညီချက်ထဲမှ ဦးစားပေး ဆောင်ရွက် နိုင်သည်များကို ဆောင်ရွက်မည်ဟု နစက ဥက္ကဋ္ဌ ပြောကြား**

PUBLISHED 1 AUGUST 2022



နိုင်ငံတည်ငြိမ်မှုမရှိ၍ အာဆီယံဘုံသဘောတူညီချက် အကောင်အထည်ဖော်ရန် အခက်အခဲရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဩဂုတ် ၁ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တစ်နှစ်နှင့် ခြောက်လ(၁၈ လ)ပြည့် နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က

အထက်ကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ပြီးခဲ့တဲ့နှစ်ကာလအတွင်းမှာ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းနှင့် တတိယလှိုင်းမှာ ပြင်းထန် စွာ ခံစားခဲ့ရပြီး ကိုဗစ်-၁၉ ကပ်ဘေးရောဂါကို ကျော်လွှားဖို့ အပြင်းအထန် လုံးပန်းနေရသလို ပြည်တွင်း ဆူပူအကြမ်းဖက်မှုများကို ဖြေရှင်းဆောင်ရွက်နေရတဲ့အတွက် နိုင်ငံတည်ငြိမ်မှုမရှိလို့ အာဆီယံဘုံသဘော တူညီချက် အကောင်အထည်ဖော်နိုင်ဖို့ အခက်အခဲ ရှိခဲ့ပါတယ်။ ယခုနှစ်မှာတော့ အခြေအနေအားလုံး တိုး တက်လာပြီဖြစ်တဲ့အတွက် ဘုံသဘောတူညီချက် ၅ ရပ်ထဲက ဦးစားပေး ဆောင်ရွက်နိုင်တာတွေ အဖြစ်နိုင် ဆုံး အာဆီယံမူဘောင်နဲ့အညီ ဆောင်ရွက်သွားပါမယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား သည်။

နိုင်ငံအနေဖြင့် မိမိပြည်တွင်းရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး သုံးရပ်ပါဝင်သည့် အချုပ်အခြာ အာဏာကို ထိပါးမည့်ကိစ္စများ မဖြစ်ရန် သုံးသပ်ဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ နိုင်ငံ ပုံမှန်အခြေအနေဖြစ်လာတာနဲ့အမျှ တိုးတက်ဆောင်ရွက်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အစိုးရအနေဖြင့် နိုင်ငံခြားရေး အခြေခံမူများအတိုင်း နိုင်ငံတကာနှင့်ဆက်ဆံရာတွင် အကောင်းဆုံးဖြစ်ရန် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ခြင်းကြောင့် အာဆီယံ ပဋိညာဉ်များကို လည်း လေးစားတန်ဖိုးထားကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပွားခဲ့သည့် နိုင်ငံရေးအခြေအနေများကြောင့် ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်တွင် ပြုလုပ် ခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ပြီး ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ခဲ့ကြောင်း၊ ယင်း ဘုံသဘောတူညီချက်ကို ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံအနေနှင့် ASEAN WAY၊ ASEAN PRITICE၊ ASEAN SPRIT များနှင့်သာ ဆောင်ရွက်မည်ဟု ကြေညာထားကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပြောကြားသည်။

<https://news-eleven.com/article/234944>

## မြန်မာကို ပိုမိုပြင်းထန်စွာ အရေးယူရန် ASEAN နိုင်ငံခြားရေးဝန်ကြီးများ တွန်းအားပေးမည်

By ဧရာဝတီ | 1 August 2022

မြန်မာစစ်ကောင်စီသည် အကျပ်အတည်း ဖြေရှင်းရေး အားထုတ်မှုများကို အဟန့်အတား ပြုနေသောကြောင့် မလေးရှားနိုင်ငံက မြန်မာကို ပိုမိုပြင်းထန်စွာ အရေးယူရေး ယခုအပတ် အရှေ့တောင်အာရှနိုင်ငံများ အသင်း (ASEAN) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဦးဆောင်မည်ဖြစ်သည်။

စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသား ၄ ဦးကို ကွပ်မျက်ခြင်းအား ငြိမ်းချမ်းရေးပြန်လည်ထိန်းသိမ်းရန် မအောင်မြင်ဘဲ ကြိုးစားနေသည့် ASEAN က လွန်ခဲ့သောအပတ်က ရှုတ်ချခဲ့သည်။

မြန်မာသည် လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုမှ စတင်ပြီး ဖရိုဖရဲဖြစ်နေကာ စစ်ကောင်စီက အတိုက်အခံများကို ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွဲသောကြောင့် သေဆုံးသူအရေအတွက်မှာ ၂၁၀၀ ကျော်ပြီဖြစ်ကြောင်း ပြည်တွင်းလေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခု၏ အဆိုအရ သိရသည်။

ဗုဒ္ဓဟူးနေ့တွင် ဖန္ဒမ်ပင်တွင် ကျင်းပမည့် ဝန်ကြီးများအစည်းအဝေးသည် လွန်ခဲ့သောနှစ် ဧပြီလက သဘောတူခဲ့သည့် ASEAN ၏ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေးတိုးတက်မှု မရှိသည့် ကိစ္စကို စိတ်ပျက်ကြောင်း ဖော်ပြမည်ဟု မျှော်လင့်ရသည်။ ထိုသဘောတူညီချက်တွင် အကြမ်းဖက်မှု ချက်ခြင်း ရပ်တန့်ရေးနှင့် စစ်ကောင်စီနှင့် အာဏာသိမ်းမှုဆန့်ကျင်သူများအကြား တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုထားသည်။

မကြာသေးမီက ဖြစ်ရပ်များအတွက် လွန်စွာ စိုးရိမ်ပူပန်ပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ရန် တောင်းဆိုခြင်းအပြင် ထိုဝန်ကြီးများသည် ဘုံသဘောတူညီချက် ၅ ချက်ကို ထိထိရောက်ရောက်နှင့် အပြည့်အဝ အကောင်အထည် ဖော်ရေး ခိုင်မာသောလုပ်ရပ်များကို တောင်းဆိုမည်ဖြစ်ကြောင်း AFP သတင်းဌာနက ရရှိသည့် ပူးတွဲကြေညာချက်မူကြမ်းအရ သိရသည်။

ဘုံသဘောတူညီချက် ၅ ချက်နှင့်ပတ်သက်ပြီး တိုးတက်မှုမရှိဘဲ တနှစ်ကျော်လာပြီးနောက် ASEAN သည် အလုပ်မဖြစ်သော စကားဝိုင်းသက်သက်ဖြစ်သည်ဟု ဝေဖန်သူများက လှောင်ပြောင်ပြီးနောက် မလေးရှားနိုင်ငံသည် ထိုသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရေးအတွက် မူဘောင်ကို တင်ပြမည်ဖြစ်သည်။

“အဲဒီမူဘောင်ရဲ့ အဓိက အနှစ်သာရကတော့ အဆုံးသတ်ရလဒ် ရရှိရေးဖြစ်တယ်။ အဆုံးသတ် ရလဒ် ရကိုရရမယ်။ ဘုံသဘောတူညီချက် ၅ ချက်ရဲ့ အဆုံးသတ်ရလဒ်က ဘာလဲ ” ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖတ်ဒင် အဗ္ဗူလာက AFP သတင်းဌာနသို့ ပြောသည်။

### ပြန်ရယ်ပြန်နေခြင်း

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကိုယ်တိုင် မေတ္တာရပ်ခံခဲ့သော်လည်း မြန်မာစစ်ကောင်စီသည် ကွပ်မျက်မှုများကို ဆက်လက်ပြုလုပ်သောကြောင့် ASEAN အတွင်း စိတ်ပျက်မှုများ ကြီးထွားနေသည်။

ကွပ်မျက်ခံရသူများတွင် ရက်ပဲ တေးဂီတသမားမှ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသူ ကိုဖြိုးဇေယျာသော်နှင့် ဝါရင့်နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုဂျင်မီခေါ် ကိုကျော်မင်းယုတို့ ပါဝင်သည်။

“ထိုသို့လုပ်ဆောင်ခြင်းသည် ဘုံသဘောတူညီချက်အစီအစဉ်ကို လှောင်ပြောင်ပြန်ရယ်ပြန်နေခြင်း ဖြစ်သည် ” ဟု ဆိုင်ဖတ်ဒင်က လွန်ခဲ့သော ရက်သတ္တပတ်ကုန်က သတင်းစာဆောင်းပါးတစောင်တွင် ရေးသားသည်။

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှန်က ထိုကွပ်မျက်မှုများသည် အကျပ်အတည်းဖြေရှင်းရန် ASEAN ၏ အားထုတ်မှုများကို နောက်ဆုတ်သွားစေသည်ဟု ပြောပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ တန်နီး ဆန်ဂရက်က ထိုလုပ်ရပ်သည် မြန်မာ၏ စိတ်ရှုပ်စရာ ပြဿနာကို ပိုမိုဆိုးရွားသွားစေသည်ဟု ပြောသည်။

သို့သော် မည်သည့်နိုင်ငံမျှ မြန်မာကို အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်သည်အထိ တောင်းဆိုမည်ဟု မျှော်လင့်မထားကြောင်း ASEAN အဆင့်မြင့်သံတမန်တဦးက AFP သို့ပြောသည်။

သို့သော် မလေးရှားနှင့် ဖိလစ်ပိုင်ဦးဆောင်သော အချို့နိုင်ငံများသည် ဘုံသဘောတူညီချက် ၅ ချက်နှင့် ပတ်သက်သည့် တိုးတက်မှုမရှိက လာမည့် နိုဝင်ဘာ ထိပ်သီးအစည်းအဝေး အပါအဝင် ASEAN အစည်းအဝေးအားလုံးသို့ စစ်ကောင်စီက ဝန်ကြီးများကို စေလွှတ်ခြင်းအား ပိတ်ပင်လိုသည်။

“အစိုးရ နိုင်ငံရေးရာထူးခန့်အပ်ခံရသူ အထူးသဖြင့် စစ်ကောင်စီက လူတွေကို မကြိုဆိုဘူး ” ဟု ဖိလစ်ပိုင်၏ ASEAN ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒန်နီယယ် အက်စ်ပီရီတု ပြောသည်။

မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဝဏ္ဏမောင်လွင်ကို ဖန္ဒမ်ပင်သို့ ဖိတ်ကြားထားခြင်း မရှိသလို ဖေဖော်ဝါရီလက ကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင်လည်း ချန်လှပ်ထားခဲ့ပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို လွန်ခဲ့သောနှစ်က ကျင်းပသည့် ထိပ်သီးအစည်းအဝေးတွင် သပိတ်မှောက်ခဲ့သည်။

“ဒီအစည်းအဝေးမှာ မြောက်ကိုရီးယားကိုတောင် ဖိတ်လို့ရတယ်။ ဒါပေမယ့် မြန်မာစစ်ကောင်စီကိုတော့ ဖိတ်လို့မရဘူး။ ဒါက မြန်မာဘယ်လောက် အိမ်နီးချင်းတွေကြားမှာ အထီးကျန်နေတာကိုပါ ပြသနေတယ် ” ဟု နိုင်ငံတကာသေနင်္ဂဗျူဟာလေ့လာရေးအင်စတီကျုမှ အရှေ့တောင်အာရှရေးရာကျွမ်းကျင်သူတဦးဖြစ်သူ အာရွန် ကော်နယ်လီ ပြောသည်။

### ပင်လယ်ရေကြောင်း ပြဿနာ

ယူကရိန်း-ရုရှား ပဋိပက္ခအပြင် ယခုဖြစ်ပွားနေသည့် တောင်တရုတ်ပင်လယ်တင်းမာမှုသည်လည်း အစည်းအဝေးတွင် အပြင်းအထန် ဆွေးနွေးမည့် ကိစ္စများ ဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်သည် ထိုအစည်းအဝေးသို့တက်ရောက်မည်ဖြစ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ပရော့တို့လည်း ASEAN နိုင်ငံခြားရေး ဝန်ကြီးများနှင့် ဆွေးနွေးမည်ဟု မျှော်လင့်ရသည်။



သို့သော် သုတေသီများသည် တရုတ်၏ မဟာမိတ် ကမ္ဘောဒီးယားက နောက်ဆုံး အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၁၂ ခုနှစ်က အငြင်းပွားပင်လယ်ပြင်ပြဿနာတွင် ကမ္ဘောဒီးယားက တရုတ်ဘက်မှ ရပ်တည်သောကြောင့် ပူးတွဲကြေညာချက်မထုတ်နိုင်သည့် ဖြစ်ရပ်မျိုး ထပ်မံဖြစ်ပေါ်မည်ဟု မမျှော်လင့်ကြပေ။

“ကမ္ဘောဒီးယားက သင်ခန်းစာရသွားပြီ။ ASEAN အနေနဲ့ ပူးတွဲကြေညာချက် မထုတ်နိုင်တာ အဲဒါ ပထမဆုံး အကြိမ်ဖြစ်ပြီး ကြီးမားတဲ့ တန်ပြန်ထိုးနှက်ချက်ကို ခံခဲ့ရတယ်” ဟု ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်မှ သုတေသီ သစ်တင်နန် ပေါင်ဆူဒီရတ် ပြောသည်။ “ဟွန်ဆန်က ကိုယ့်ဒုက္ခကိုယ်မရှာချင်တော့ဘူး” ဟု သူပြောသည်။

တရုတ်သည် တောင်တရုတ်ပင်လယ်တစ်ခုလုံးကို ၎င်းတို့ ပိုင်နက်ဖြစ်ကြောင်းပြောနေပြီး ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နှင့် ဗီယက်နမ်တို့က ၎င်းတို့ပိုင်ဆိုင်ကြောင်း ပြောကြားထားသည့် ပိုင်နက်များလည်း ရှိနေသည်။

**ကိုးကား။ ။ AFP ၏ ASEAN foreign ministers to push for tougher action on Myanmar**

<https://burma.irrawaddy.com/news/2022/08/01/253574.html>

## မြန်မာက ကွပ်မျက်မှုများဖြင့် တရုတ်ကို ပါးရိုက်လိုက်သည်

Maria Siow | 1 August 2022

စစ်ကောင်စီက လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးအပါအဝင် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်လိုက်ကြောင်း လွန်ခဲ့သောအပတ်ကကြေညာသောအခါ တရုတ်နိုင်ငံက ၎င်းတို့ မြန်မာသည် ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ကြောင်း လူသိရှင်ကြားပြောခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံရေးအရ ပြန်လည်သင့်မြတ်ရန် တောင်းဆိုခြင်းကို ဂရုမစိုက်သောကြောင့် စစ်ကောင်စီကို စိတ်ပျက်ကြောင်း ဘေ့ဂျင်းက ဖော်ပြခဲ့နိုင်သည်။

ပြည်တွင်းစစ်အား ပိုမိုကြီးအောင်လုပ်ခြင်းဖြင့် မြန်မာမှ တရုတ်အကျိုးစီးပွားကို ထပ်မံခြိမ်းခြောက်လိုက်သောကြောင့် ဗိုလ်ချုပ်များကို မကျေနပ်ကြောင်းလည်း ဖော်ပြခဲ့နိုင်သည်။

သို့သော် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် အထက်ပါနည်းလမ်းနှစ်ခုလုံးကို မလုပ်ဘဲ စစ်ကောင်စီကို ဖိအားပေးရန် ဝါရှင်တန်က တရုတ်ကို တောင်းဆိုခြင်းအား အခြားနိုင်ငံများ၏ ပြည်တွင်းရေးနှင့် ဆိုင်သည့် ဝင်ရောက်မစွက်ဖက်ရေးမူကိုသာ အလေးထားပြောဆိုခြင်းဖြင့် တုံ့ပြန်သည်။

သို့သော် ဝမ်ယီက နိုင်ငံရေးအတိုက်အခံများနှင့် ဆွေးနွေးရန် တိုက်တွန်းသည်ကို ဂရုမစိုက်ရမည့်အစား သတ်ပစ်လိုက်သောကြောင့် ဘေ့ဂျင်းသည် တိတ်တဆိတ် ဒေါသထွက်နေမည်ဖြစ်သည်။

ဝမ်ယီသည် လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလက အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် မြန်မာသို့ သွားရောက်လည်ပတ်သည့် အဆင့်အမြင့်ဆုံး တရုတ်အရာရှိဖြစ်ပြီး တလပင် မပြည့်သေးမီ ထိုကွပ်မျက်မှုများကို ပြုလုပ်ခြင်းဖြစ်သည်။ ထိုသို့သွားရောက်ခြင်းသည် ဘေ့ဂျင်းက မြန်မာကို အသိအမှတ် ပြုလိုက်သည့် လုပ်ရပ်တစ်ခုဖြစ်သည်ဟု မြင်ကြသည်။

ထိုကိစ္စသည် တရုတ်၏ သတိပေးမှုများနှင့် အားထုတ်မှုများကို ဂရုမစိုက်ဘဲ မျက်ခွက်ဖြတ်ရိုက်ခြင်းမဟုတ်ဟု ဆိုလျှင် အခြားမည်သို့ခေါ်ရမည်ကို စာရေးသူမသိတော့ပေ။

နိုင်ငံတကာက မေတ္တာရပ်ခံနေသည့်ကြားမှ ဆောင်ရွက်သည့် ထိုကွပ်မျက်မှုများကြောင့် မြန်မာမှ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းများနှင့် သတ္တုတွင်းများကိုလည်း ပိုမိုကြီးမားသည့် အန္တရာယ် ကျရောက်သွားစေနိုင်သည်။

စစ်ကောင်စီသည် ၎င်း၏အုပ်ချုပ်ရေးကို ဆန့်ကျင်သော ကြီးထွားလာသည့် လက်နက်ကိုင်ဆန့်ကျင်မှုများကြောင့် တရုတ်စီမံကိန်းများလုံခြုံရေးကို အာမခံရန် ပိုမိုခက်ခဲလာကြောင်း တွေ့နေရသည်။

တရုတ်တို့ လုပ်ကိုင်နေသည့် စက်ရုံ ၃၂ ရုံကို စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး အင်အားစုများက လွန်ခဲ့သောနှစ်က မီးရှို့ဖျက်ဆီးလိုက်သည်။ ထိုဆန္ဒပြသူများက တရုတ်ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများကိုလည်း ခြိမ်းခြောက်ထားသည်။

လွန်ခဲ့သောလကပင် တရုတ်ပိုင် သတ္တု တူးဖော်ရေး ကုမ္ပဏီတစ်ခုသို့ အဓိက ဓာတ်အားပို့လွှတ်သည့်တာဝါတိုင်ကို စစ်ကောင်စီဆန့်ကျင်ရေးအင်အားစုများက ဖောက်ခွဲပစ်လိုက်သည်။

မြန်မာပြည်သူများအကြား စစ်ကောင်စီကို ဒေါသထွက်စေရန်သာရှိသည့် ထိုကွပ်မျက်မှုများ အပြီးတွင် ထိုသို့သော စက်ရုံများနှင့် အဆောက်အအုံများသည် ပိုမိုပစ်မှတ်ထားခံရမည့် အန္တရာယ်ရှိနေသည်။

မြန်မာ့စီးပွားရေးကို အဓိကကျောထောက်နောက်ခံပေးသော နိုင်ငံတနိုင်ငံအနေဖြင့် တရုတ်တွင် တုံ့ပြန်ရန် ဩဇာများစွာရှိသည်။

တရုတ်အနေဖြင့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံအောက်မှ အခြေခံအဆောက်အအုံ စီမံကိန်းများကို ယာယီ ဆိုင်းငံ့ သို့မဟုတ် အရှိန်လျှော့ထားသင့်သည်။

လက်နက်မဲ့ ဆန္ဒပြသူများကို တိုက်ခိုက်ရာတွင် သုံးသည့် လူသေစေသောလက်နက်များ မြန်မာသို့ ရောင်းချခြင်းကိုလည်း တရုတ်က တားဆီးနိုင်ပြီး စစ်ကောင်စီကို အပြစ်ပေးရန်ရည်ရွယ်သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များအား ပိတ်ပင်ခြင်းကိုလည်း ရပ်ဆိုင်းနိုင်သည်။

မကြာသေးမီက ကောက်ယူသည့် Pew စစ်တမ်းတစ်ခုတွင် ဖြေဆိုသူအများစုက ( စစ်တမ်းကောင်သော နိုင်ငံများမှလူ ၁၀ ဦးလျှင် ၇ ဦးက) တရုတ်သည် ကမ္ဘာ့ရေးရာများနှင့်ပတ်သက်လျှင် မှန်ကန်သောအရာကို လုပ်ကိုင်မည်မဟုတ်ကြောင်း ဖြေကြသည်။

သို့သော် လွန်ခဲ့နှစ်မတ်လက တရုတ်နိုင်ငံသည် မြန်မာမှ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက်မှုများအား ဆန့်ကျင်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ပြီး ကုလသမဂ္ဂဆိုင်ရာ တရုတ် သံအမတ် ကျောင်ကျင်က အရေးကြီးသောအချိန်တွင် တသံတည်းထွက်ရမည်ဟု ထိုစဉ်က ပြောခဲ့သည်။

တရုတ်သည် မှန်ကန်သောလုပ်ရပ်ကို ထပ်မံလုပ်နိုင်မည်ဖွယ်ရှိပြီး နိုင်ငံတကာအသိုက်အဝန်းနှင့် နောက်တကြိမ် တသံတည်းထွက်မည်ဟု မျှော်လင့်ပါသည်။

( South China Morning Post ပါ Maria Siow ၏ Myanmar's executions were a slap in the face for China. It's time to 'speak in one voice' against the junta ကို ဘာသာပြန်သည်။)

<https://burma.irrawaddy.com/opinion/viewpoint/2022/08/01/253566.html>